

အမိကျမ်းကျမ်း  
**AWIG-AWIG**  
ရဟန်းကျမ်းကျမ်း  
**DESA ADAT ANGKAH**



ရဟန်းကျမ်းကျမ်း  
**DESA ANGKAH**  
အထွေထွေအကျဉ်းချုပ်  
**KECAMATAN SELEMADEG BARAT**  
အထွေထွေအကျဉ်းချုပ်  
**KABUPATEN TABANAN**  
ပထမအကြိမ်  
**WARSA 2024**



ຍື່ນສິ ເຮື

**Murddha Cita**

ຮ້າຍສຸຂຽມ

Om Swastiastu,

ຮ້າຍເພັດສຸຂຽມຄຸຍາສິດ

Om Awighnamastu Namō Siddham,

ອຸ້ງຄຸຍາບກາກຸກຸຍາບາກຸທະລິທິພິບສາຍາທາບາກຸຄຸຍາຍຸສິ

Asung kreta waranugraha Ida Sang Hyang Widhi Wasa, malarapan antuk putusing  
ບາກສາຕາກຸຍາບາກຸທະລິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິ  
paséban krama Désa Adat Angkah, gumawé Awig-Awig Désa Adat Angkah pinaka  
ສິບຍຸສິທິສຸບຍາຍຸສິທິບຸບຍາຍຸສິທິບຸບຍາຍຸສິທິບຸບຍາຍຸສິທິບຸບຍາຍຸສິທິ  
sepat siku-siku pamatut miwah pamutus, waste kasidan prayojanan mami kabéh,  
ປຸກຍາທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິ  
prasama angiddep muah ngamanggehaken kadi linging Awig-Awig iki.

ຍຸຕຸຍິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິ

Mungguing daging Awig-Awig sané sampun kasurat duké riin sampun becik tur  
ສາຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິ  
sampun kasungkemin antuk krama désa, Désa Adat Angkah Kémaon riantukan wenten  
ກຸຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິ  
uger-uger lan pawarah-warrah saking Dinas Pemajuan Masyarakat Adat (DPMA)  
ກຸຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິ  
Provinsi Bali, mangdané panyuratan Awig- Awig désa adat, kasurat manut kecap ring  
ພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິ  
Perda Provinsi Bali Nomor 4 Tahun 2019, indik désa adat ring Bali,  
ບໍາເລີນສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິພິບສາຍາທາບາກຸຄຸຍາຍຸສິທິ  
pamekas pasal 13 ayat 5 indik tata titi panyuratan awig-awig.

ທາຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິ

Asapunika taler daging awig-awig sané kasurat duké riin wénten sané nénten  
ຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິສຸບຍາຍຸສິທິ  
manut sekadi aab jagaté mangkin, makawinan kawéntenang nguwah-nguwuhin






នារីនៃបិរាបិរាព្រៃនៃនារី នៃក្រុម  
DAGING AWIG-AWIG DÉSA ADAT ANGKAH

គណៈ  
Kaca

<b>មុនសិរា</b>		i
<b>MURDHA CITTA</b>		i
<b>នារីនៃបិរាបិរា</b>		iii
<b>DAGING AWIG-AWIG</b>		iii
<b>ប្រមាណសិរា</b>	<b>ហរាភិបិរាភិរា មិរិបិរាសិរា</b>	1៣1
<b>PRATAMAS SARGAH</b>	<b>ARAN, WAWIDANGAN, TIPE MIWAH STATUS</b>	1
<b>គ្រឹះសិរា</b>	<b>បិរាសិរាមិរិបិរា</b>	1៣1
<b>DWITĪYAS SARGAH</b>	<b>PAMIKUKUH MIWAH PETITIS</b>	3
<b>ទិរាសិរា</b>	<b>នារីនៃបិរាបិរាព្រៃនៃនារី</b>	131
<b>TRITĪYAS SARGAH</b>	<b>AWIG-AWIG DESA ADAT</b>	4
	<b>បញ្ជី 1 នារី នារីនៃបិរាបិរាព្រៃនៃនារី</b>	131
	<b>Palet 1 Awig-awig Desa Adat</b>	4
	<b>បញ្ជី 2 បរាប្រមាណសិរា</b>	161
	<b>Palet 2 Pararem Desa Adat</b>	6
	<b>បញ្ជី 3 បិរាសិរាភិរាភិរាព្រៃនៃនារី</b>	1៣1
	<b>Palet 3 Peraturan Lain Desa Adat</b>	7
<b>នារីមុនសិរា</b>	<b>សុភ័យនៃបរាប្រមាណសិរាព្រៃនៃនារី</b>	151
<b>CATURTHAS SARGAH</b>	<b>SUKRETA TATA PARAHYANGAN DÉSA ADAT</b>	8
	<b>បញ្ជី 1 បរាប្រមាណសិរាព្រៃនៃនារី</b>	151
	<b>Palet 1 Parahyangan Désa Adat</b>	8
	<b>បញ្ជី 2 គុយនៃគុយភិរា</b>	151
	<b>Palet 2 Kasukretan Kahyangan</b>	9
	<b>បញ្ជី 3 ប្រមាណសិរាភិរា</b>	1៣៣1
	<b>Palet 3 Ngwangun Kahyangan</b>	11
	<b>បញ្ជី 4 យាណ</b>	1៣៣1
	<b>Palet 4 Yadnya</b>	12
<b>បញ្ជីមុនសិរា</b>	<b>សុភ័យនៃបរាប្រមាណសិរា</b>	1៣៣1
<b>PANCAMAS SARGAH</b>	<b>SUKRETA TATA PAWONGAN</b>	32
	<b>បញ្ជី 1 បរាប្រមាណសិរាព្រៃនៃនារី</b>	1៣៣1
	<b>Palet 1 Pawongan Désa Adat</b>	32



បក្សទៅ១២១	ទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១.....	១៣១
Palet 2	Tata Pemerintahan Désa Adat.....	43
បក្សទៅ១២២	ក្រុមហ៊ុនប្រតិបត្តិការសក្តានុពល.....	១១១
Palet 3	Lembaga Pengambil Keputusan.....	55
បក្សទៅ១៣១	ក្រុមហ៊ុនតាមេដាទៅ១.....	១៤៧
Palet 4	Lembaga Adat.....	62
បក្សទៅ១១១	គ្រួសារ.....	១៥១
Palet 5	Kulawarga.....	80

**សម្ព័ន្ធស្វាយស្រី  
SASTHAS SARGAH**

	<b>សូត្រទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១.....</b>	<b>១៥១</b>
	<b>SUKRETA TATA PALEMAHAN DÉSA ADAT.....</b>	<b>95</b>
បក្សទៅ១២១	ទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១.....	
Palet 1	Tanah Miwah Lingkungan Alam រុក្ខជាតិតាមេដាទៅ១.....	១៥១
	Désa Adat.....	95
បក្សទៅ១២២	ការងារប្រតិបត្តិការសក្តានុពល.....	១៥៤
Palet 2	Karang miwah Tegal.....	96
បក្សទៅ១២៣	បណ្ណាល័យសក្តានុពលសក្តានុពល.....	
Palet 3	Wawangunan, Wawalungan បណ្ណាល័យសក្តានុពលសក្តានុពល.....	១៧០
	miwah Papayonan.....	100
បក្សទៅ១៣១	តំបន់សក្តានុពលសក្តានុពលសក្តានុពល.....	១៧៤
Palet 4	Kawasan Perdésaan Désa Adat.....	106

**សម្ព័ន្ធស្វាយស្រី  
SAPTAMAS SARGAH**

	<b>បក្សទៅ១២១ ក្រុមហ៊ុនប្រតិបត្តិការសក្តានុពល</b>	
	<b>PADRUWÉN, UTSAHA, MIWAH PENGANGGARAN</b>	
	រុក្ខជាតិតាមេដាទៅ១.....	១៧០
	<b>DÉSA ADAT.....</b>	<b>107</b>
បក្សទៅ១២១	បក្សទៅ១២១ ក្រុមហ៊ុនប្រតិបត្តិការសក្តានុពល.....	១៧០
Palet 1	Padruén Désa Adat.....	107

**សម្ព័ន្ធស្វាយស្រី  
ASTAMAS SARGAH**

	<b>ទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១</b>	
	<b>TATA HUBUNGAN, KERJASAMA, MIWAH</b>	
	ទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១.....	១៧៧
	<b>MAJELIS DÉSA ADAT.....</b>	<b>110</b>
បក្សទៅ១២១	ទេសាប័រិមិភិក្ខុហាវត្ថុតាមេដាទៅ១.....	១៧៧
Palet 1	Tata Hubungan Kerjasama Désa Adat.....	110





**គម្ពីរស្វាយព្រះ  
NAWAMAS SARGAH**

បញ្ចប់	មតិសិទ្ធិព្រះមហាក្សត្រ	១៧៧
Palet 2	Majelis Desa Adat	111
<b>គម្ពីរស្វាយព្រះបិសាច មិហាវង្ស</b>		
	<b>BAYA, KULKUL, WICARA, MIWAH DANDA</b>	112
បញ្ចប់	គម្ពីរ	១៧៧
Palet 1	Baya	112
បញ្ចប់	គម្ពីរ	១៧៧
Palet 2	Kulkul	114
បញ្ចប់	បិសាច	១៧៧
Palet 3	Wicara	116
បញ្ចប់	វង្ស	១៧៧
Palet 4	Danda	117

**គម្ពីរស្វាយព្រះ  
DASA MAS SARGAH**

<b>ប្រតិបត្តិការព្រះមហាក្សត្រ</b>		
<b>PEMBANGUNAN DÉSA ADAT MIWAH</b>		
<b>ប្រតិបត្តិការព្រះបាទ</b>		
<b>PEMBANGUNAN KAWASAN</b>		
	ប្រតិបត្តិការព្រះមហាក្សត្រ	១៧៧
	<b>PERDÉSAAN DÉSA ADAT</b>	120

**គម្ពីរស្វាយព្រះ  
EKA DASA MAS SARGAH**

<b>ប្រតិបត្តិការព្រះបាទ</b>		
<b>PEMBINAAN LAN PENGAWASAN,</b>		
<b>ប្រតិបត្តិការព្រះបាទប្រតិបត្តិការព្រះមហាក្សត្រ</b>		
<b>PEMBERDAYAAN MIWAH PELESTARIAN DÉSA</b>		
	មតិសិទ្ធិព្រះមហាក្សត្រ	១៧៧
	<b>ADAT</b>	121
បញ្ចប់	ប្រតិបត្តិការព្រះបាទ	
Palet 1	Pembinaan lan Pengawasan	121
បញ្ចប់	ប្រតិបត្តិការព្រះបាទប្រតិបត្តិការព្រះមហាក្សត្រ	
Palet 2	Pemberdayaan Miwah Pelestarian Desa	
	មតិសិទ្ធិព្រះមហាក្សត្រ	១៧៧
	Adat	122





<b>ឧបាសម្ព័ន្ធ</b> <b>DUA DASA MAS SARGAH</b>	<b>ក្បួនក្បួនហិរិណិយិកិ</b> <b>NGUWAH-NGUWUHIN AWIG-AWIG</b>	
	មិហ្មបរម្មិ.....	១៣២
	MIWAH PARAREM.....	124
<b>ទិវាសម្ព័ន្ធ</b> <b>TIGA DASA MAS SARGAH</b>	<b>បម្បុប្បុរិ</b> .....	១៣៣
	PAMUPUT.....	125
<b>LEPIHAN 1</b>	<b>ទេវតាសិក្សាសុភាសនាសិក្សា</b> .....	១៣៤
	TATINASAN NYASA DÉSA ADAT ANGKAH.....	130
<b>LEPIHAN 2</b>	<b>ប៊ិចប៊ិចប៊ិចសុភាសនាសិក្សា</b> .....	១៣៥
	PETA WAWIDANGAN DESA ADAT ANGKAH.....	133
<b>LEPIHAN 3</b>	<b>ប្រតិបត្តិការសិក្សាសុភាសនាសិក្សា</b> <b>PRAWARTAKA PANYURATAN AWIG-AWIG DESA</b>	
	សុភាសនាសិក្សា.....	១៣៦
	ADAT ANGKAH.....	134



ប្រមាណស្រី ១៧១

PRATHAMAS SARGAH (I)

ហាវាភាសាបដិភាសាភាសាសិបបីបុរាណស្រី

ARAN, WAWIDANGAN, TIPE MIWAH STATUS DÉSA ADAT

ហាវាសិប១៧១

Pawos 1

ក្រុមហ៊ុនស្រីសិបបីបុរាណស្រី

Désa adat puniki mawasta Désa Adat Angkah

ហាវាសិប១៧២

Pawos 2

១៧១ តើក្រុមហ៊ុនស្រីសិបបីបុរាណស្រីស្រីសិបបីបុរាណស្រី

(1) Jebar kakuwub wawidangan Désa Adat Angkah mawates nyatur desa :

ហា ដីសិបបីបុរាណស្រី/ភាសាភាសា ៖ ដីសិបបីបុរាណស្រី/ភាសាភាសា

ha. Sisi wétan /kangin : Sisi kulon/kauh Tukad Payan

គា ដីសិបបីបុរាណស្រី/ភាសាភាសា ៖ ដីសិបបីបុរាណស្រី/ភាសាភាសា

na. Sisi kidul/kelod : Sisi lor/kaja Desa Adat Lumbung Gede

ដា ដីសិបបីបុរាណស្រី ៖ ដីសិបបីបុរាណស្រី/ភាសាភាសា

ca. Sisi kulon/kauh : Sisi wétan/kangin Desa Adat Samsaman

ហា ដីសិបបីបុរាណស្រី/ភាសាភាសា ៖ ដីសិបបីបុរាណស្រី/ភាសាភាសា

ra. Sisi lor/kaja : Sisi kidul/kelod Desa Adat Wanayu

១៧២ តើក្រុមហ៊ុនស្រីសិបបីបុរាណស្រីស្រីសិបបីបុរាណស្រី

(2) Jebar kakuub wawidangan sane kawengku antuk wates-wates inucap ring ajeng,

ហា តើស្រីសិបបីបុរាណស្រី.....១៧១ហា

wenten kirang langkung hektar.

១៧៣ ដីសិបបីបុរាណស្រីស្រីសិបបីបុរាណស្រី

(3) Sane kamanggehang ngranjing dados kakuub wawidangan desa adat puniki, manut

သမ္မာဏ်ပုဂ္ဂိုလ်

dresta, luire :

ဟ၊ ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

ha. Pupulan karang pumahan sané sinanggeh palemahan Désa Adat;

ခ၊ ရာမဗြဟ္မာရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

na. Sétra, carik, miwah tegal sané wénten ring kakuwub wawidangan Désa Adat ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

Adat puniki sajabaning palemahan Désa Adat manggeh ngranjing

သက္ကရာဇ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

dados tlajakan Désa Adat Angkah

၂၃၂ ရာမဗြဟ္မာရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

(4) Désa Adat puniki kepah dados IV (petang) Banjar Adat, luiré :

ဟ၊ ကလွင်ပုပ္ပလက္ခရ်/ရံပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

ha. Banjar Adat /Témpék Angkah Pondok

ခ၊ ကလွင်ပုပ္ပလက္ခရ်/ရံပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

na. Banjar Adat / Témpék Angkah Gede

သ၊ ကလွင်ပုပ္ပလက္ခရ်/ရံပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

ca. Banjar Adat / Témpék Angkah Munduk

ဂ၊ ကလွင်ပုပ္ပလက္ခရ်/ရံပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

ra. Banjar Adat / Témpék Angkah Tegeh

ပုပ္ပလက္ခရ်

Pawos 3

ရာမဗြဟ္မာရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

Désa Adat Angkah ngranjing Tipe Desa Adat Apanaga inggih punika Desa

ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

Adat sane dresta pakramannyane dahat kacamuhin olih uger awig sane kantun kararemin,

ရာမဗြဟ္မာရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်ပုပ္ပလက္ခရ်

tur nuutin uger awig dharma sastra Hindu sane kakukuh ngawawa ring Desa Adat Angkah.

បក្សាដី១៣

Pawos 4

១២១ រដ្ឋបាលខេត្តត្បូងឃ្មុំ  
(1) Désa Adat Angkah sampun magenah maring sakuuban wawidangan jagat Provinsi  
បាលី

Bali.

១២២ រដ្ឋបាលខេត្តត្បូងឃ្មុំ  
(2) Désa Adat Angkah berstatus pinaka Subjek Hukum ring Sistem Pemerintahan  
រដ្ឋបាលខេត្តបាលី

Provinsi Bali

ឱស្វស្វរ្យាស្វរ្យា

DWITĪYAS SARGAH (II)

បរិក្ខារ្យាស្វរ្យា

PAMIKUKUH MIWAH PATITIS

បក្សាដី១៤

Pawos 5

រដ្ឋបាលខេត្តត្បូងឃ្មុំ  
Désa Adat Angkah manggehang pamikukuh, minakadi :

ហា បក្សាដី

ha. Pancasila.

គា រដ្ឋសភាធម្មនុញ្ញ

na. Undang-undang Dasar 1945

ដា ត្រីហិតាការណា ឬច្បាប់ប្រតិបត្តិសាស្ត្រសាសនាសាស្ត្រ

ca. Tri Hita Karana, manut sadacara utawi dresta Agama Hindu.

រា បក្សាដី

ra. Panagara Mawa Tata.

បក្សាសិទ្ធិ ៤

Pawos 6

ល្អិតប្រឹក្សាភិបាលខេត្តកោះកុង

Luir petitis Désa Adat Angkah :

- ហា មិកុកុហិនមិវាហន្ស៊ីប្រាជ្ញាសាសនា
- ha. Mikukuhin miwah ngrajegang Sang Hyang Agama.
- គា ពិញ្ញាបនបត្រប្រាជ្ញាសាសនា
- na. Nginggilang tata prawretining maagama.
- ឃា ប្រាជ្ញាសាសនាសាមាគមន៍សាសនាសាសនាសាសនាសាសនា
- ca. Ngrajegang kasukretan désa saha pawongannya sekala lan niskala.

ត្រិវិយាស្សាហ៍

TRITĪYAS SARGAH (III)

សមិទ្ធិសិទ្ធិបក្សាសិទ្ធិមិប្រាជ្ញាសាសនា

AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSA ADAT

បញ្ជី ១

Palet 1

សមិទ្ធិសិទ្ធិបក្សាសិទ្ធិ

Awig-Awig Désa Adat

បក្សាសិទ្ធិ ៧

Pawos 7

- ១៧១ សមិទ្ធិសិទ្ធិបក្សាសិទ្ធិសមិទ្ធិសិទ្ធិបក្សាសិទ្ធិ
- (1) Awig-Awig Désa Adat Angkah katiténin lan kasungkemin ring paruman Désa  
សមិទ្ធិសិទ្ធិ
- Adat.

131 131  
(2) Tata cara ngaryanin Awig-Awig inggih punika mawiwit saking Paruman Adat, raris ngadegang Prawartaka Nguwah-uwuhin Awig-Awig sané anggannyané mawit saking Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, Pacalang, Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama Istri, lan unsur Pasikian Yowana.

131 131  
(3) Awig-Awig sané kakaryanin nénten dados lémpas utawi matinjakan sareng Pamikukuh marupa Peraturan perundangan sane manggeh ring NKRI.

131 131  
(4) Awig-Awig prasida kauwah-uwuhin padgatakala yéning wénten parindikan sané mabuat.

131 131  
(5) Awig-Awig sané kakaryanin patut kailikitayang (Didaftarkan) ring Dinas Pemajuan Masyarakat Adat Provinsi Bali.

ບູລິມະສິດ

Palet 2

ບາງຄຳສັ່ງແຂວງ

Pararem Desa Adat

ບາງຄຳສັ່ງ

Pawos 8

- 127 ບາງຄຳສັ່ງແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ
  - (1) Pararem Désa Adat Angkah katiténin lan kasungkemin ring paruman Désa Adat.
- 128 ກຸ່ມແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ
  - (2) Désa Adat Angkah wenang ngaryanin Pararem Panyacah Awig, Pararem Pangelé, ບາງຄຳສັ່ງແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ lan Pararem Panepas Wicara.
- 129 ທາງການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ
  - (3) Tata cara ngaryanin Pararem inggih punika mawiwit saking Paruman Adat, raris ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ ngadegang Prawartaka Panyuratan Pararem sané anggannyané mawit saking ບາງຄຳສັ່ງແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, Pacalang, ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama Istri, lan ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ ທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ unsur Pasikian Yowana.
- 131 ບາງຄຳສັ່ງແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ
  - (4) Pararem sané kakaryanin nénten dados lémpas utawi matinjakan sareng ບາງຄຳສັ່ງແຂວງທີ່ກ່ຽວຂ້ອງກັບການປະຕິບັດບາງຄຳສັ່ງແຂວງ Pamikukuh marupa Awig-Awig.



သဗ္ဗမုဒုံတၢ်သံတၢ်ဒုၤဒုၤ  
CATURTHAS SARGAH (IV)  
သုန္ဒရီတၢ်တၢ်ဟံၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်  
SUKRETA TATA PARAHYANGAN DÉSA ADAT

ပဏၤတၢ်ၤၤ

Palet 1

ပဏၤတၢ်တၢ်တၢ်တၢ်တၢ်  
PARAHYANGAN DÉSA ADAT

ပာၤတၢ်ၤၤ

Pawos 10

သၢ်ကၢၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်  
Sané kamanggehang dados Kahyangan druén Désa Adat Angkah luiré :

ဟၢၤ ပုၤတၢ်တၢ်တၢ်တၢ်

ha. Pura Tri Kahyangan :

ၤၤ ပုၤတၢ်တၢ်တၢ်တၢ်တၢ်/တၢ်တၢ်တၢ်တၢ်

1) Pura Puseh lan Pura Désa/Balé Agung;

ၤၤ ပုၤတၢ်တၢ်တၢ်

2) Pura Dalem

ၤၤ ပုၤတၢ်တၢ်တၢ်

3) Pura Prajapati

ၤၤ ပုၤတၢ်တၢ်တၢ်

4) Pura Catuspata

ၤၤ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. Tiosan ring Tri Kahyangan, inggih punika :

ၤၤ ပုၤတၢ်တၢ်

1) Pura Béji

ၤၤ ပုၤတၢ်တၢ်တၢ်တၢ်

2) Pura Ulu Pangkung Sakti

បញ្ជី ២

Palet 2

កាសុក្រេតានកាយងាន

KASUKRETAN KAHYANGAN

បុរាណវិទ្យា

Pawos 11

១៧១ ឧបទ្វេស្តីប្រតិបត្តិការ/កាយងាន

(1) Sané nénten kalugra ngranjing ka pura / kahyangan

ហ្នា ឯឧបទ្វេស្តីប្រតិបត្តិការ

ha. Sang sané katibén cuntaka

ឧបទ្វេស្តីប្រតិបត្តិការ

makadi sebel ngraga luiré :

៧១ ឯឧបទ្វេស្តីប្រតិបត្តិការសាលាឧបទ្វេស្តីប្រតិបត្តិការ

1) Sebel kandel ngrajaswala, salami déréng mabersih;

៧១ ឯឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការសាលាឧបទ្វេស្តីប្រតិបត្តិការ

2) Sebel antuk ngembasang putra miwah karuron, salami 42 rahina;

៧១ ឯឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

3) Sebel panganténan, sadéng mabiakala/makalakalan;

៣១ ឯឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

4) Sebel madruwé kulawarga kalayu sekaran, kasulurang manut pararem.

កា ឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

na. Makta sahananing bebaktan sané sinanggeh ngletehin, manut kecap sastra agama.

ឆា ឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

ca. Sato ageng, minakadi wawalungan suku pat, sajawaning rikala mapepada.

កា ឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

ka. Mabusana sané tan manut tata caraning ngranjing ka pura, sadéng polih

ឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការឧបទ្វេស្តីប្រតិបត្តិការ

wakwakan utawi pituduh saking prajuru désa adat.

၂၅၅ ဖာဖေးကွမာနာတဗြဠိကောဗျာနာမုပ္ဖာကောသုဗျာ

(2) Tata busanané ngranjing ka pura, kasulurang manut pararem.

၂၅၆ သပပိဘဟုဝိဗဟုဗျာဠိကောဗျာကရဝိဘဟုဗျာဠိနိတိကောဗျာဠိဗဟုဗျာဠိဗဟုဗျာဠိ

(3) Sapasira ugi tan kalugra ngwigunayang pura ngwéntenag parikrama / upacara sané ၵကရုဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

nénten manut kadi dresta Agama Hindu, Awig-awig lan pararem sané ကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

kamanggehang ring Désa Adat Angkah Sang sané mamurug patut katiwakin ပဗိဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

pamidanda sané kasulurang manut pararem.

၂၃၂ ပုဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

(4) Pratingkahé tan wenang ring pura, luiré :

ဟ၊ ကရုဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

ha. Ngamedalang wak parusya utawi wak capala, minakadi mamisuh, ဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ  
marebat, mabaos bangras sané ngwetuang rebat lan sakancan ipun;

ခ၊ ဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

na. Mabanyu, makoratan, maaras-arasan, makolem dados asiki lanang ဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ  
wadon, nyangsang busana, menahin pusungan;

သ၊ ကရုဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

ca. Ngias raga, minakadi maculang wastra, maculang pusungan lan သကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ  
sakancan ipun sajawaning sang sulinggih miwah pinandita;

ာ၊ ဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

ra. Masusunin anak alit;

ဆ၊ ဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိကောဗျာဠိ

ka. Mungguh tedun ring palinggih sajawaning pamangku sané nguger.





ທີ່ເຕສົງຸພາດທຳສົງສາບໍ່ສາບໍ່ສາທຽມສົງສາປັບກຸບາກສົງ

Tegak piodalan ring soang-soang kahyangan inucap ring Pawos 10,

ສາຍຕັ້ງເກົາສາຍເກົາສາຍ

kamanggehang sakadi ring sor:

ທາ ບຸກເງິນສາທຽມສົງ

ha. Pura Tri Kahyangan:

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

1) Pura Puseh lan Desa, ring rahina Anggara Kliwon Wuku Juluwangi

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

2) Pura Dalem, ring rahina Anggara Kliwon Wuku Kulantir

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

3) Pura Prajapati, ring rahina Anggara Kliwon Wuku Kulantir.

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

4) Pura Catuspata, ring rahina Anggara Kliwon Wuku Kulantir

ທາ ງຸບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

na. Tiosan ring Tri Kahyangan, inggih Punika :

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

1) Pura Beji ring rahina Purnama Sasih Kapat

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

2) Pura Ulu Pangkung Sakti rahina Purnama Sasih Kapat

ບຸກບຸກບຸກບຸກ

Pawos 15

1 ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

(1) Pidabdabé ngadegang pamangku, panyadé, serati lan sutri nganutin dudonan :

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

ha. Ngwilang saking turunan utawi ngwaris;

ທາ ບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກບຸກ

na. Malantaran kapilih olih krama désa;



- ១៣១ បមាញ់បោះរក្សាវិញសេចក្តីសំខាន់ៗ  
(4) Pamangku, panyadé, serati lan sutri patut ngamanggehang sesana miwah  
ហង់ប្រឹងប្រែងគ្នា  
agem-ageman pamangku.

**បរិបាសិទ្ធិ**

**Pawos 16**

**១៧១ ដូចម្តេចដែលបោះរក្សាវិញសេចក្តីសំខាន់ៗ**

- (1) Swadarmaning pamangku lan panyadé luiyé :

ហង់ បមាញ់បោះរក្សាវិញសេចក្តីសំខាន់ៗ

ha. Pamangku lan panyade patut ngamanggehang lan ngrajegang sesana miwah  
ហង់ប្រឹងប្រែងគ្នាសម្រាប់អង្គការសាស្ត្រសាស្ត្រសិល្បៈសិល្បៈ  
agem-ageman pamangku sané manut kecap sastra sané munggah ring uger-uger  
បមាញ់  
pamangku.

គង់ ម្សាញ់ដែលបោះរក្សាវិញសេចក្តីសំខាន់ៗ

na. Munggah tedun ring palinggih kahyangan panyiwian désa utawi banjar miwah  
ម្សាញ់ដែលបោះរក្សាវិញសេចក្តីសំខាន់ៗ  
Ngiasin prelingga-prelingga manut pamastika prajuru

ឃង់ ត្រូវរក្សាវិញសេចក្តីសំខាន់ៗ

Nuntun saha nabdabang lan ngenterang yadnya ring kahyangan, lan ring krama  
ហង់ប្រឹងប្រែងគ្នាសម្រាប់អង្គការសាស្ត្រសាស្ត្រសិល្បៈសិល្បៈ

Utawi banjar ring panyiwian désa utawi banjar.

**១៧២ ដូចម្តេចដែលវិញសេចក្តីសំខាន់ៗ**

- (2) Swadharmaning Serati

ហង់ រក្សាវិញសេចក្តីសំខាន់ៗ

ha. Ngenterang krama désa utawi banjar sajeroning midabdabin upakara



ပမဏ္ဍဟိရသပပ္ပဟိန္ဒမိဟိရဂေ။  
pamangku inucap nyapuhin/mersihin raga.

ပဟာသါ၂၇၈  
Pawos 17

ပီဗျေမ္မဟေဝိဂဟာလိဂုဟာလိဟန္တန္တပ္ပဟေဝေဏ္ဍပကာဂဏၢမ်ဂါဝေဟေပရဂ္ဂြိ  
Petias utawi olih-olihan lan laluputan pamangku penyadé, serati lan sutri  
ဟေဝိဂဟာရမ္ပဟေဝါရဟေဝါဂမ္ပဗျိ။  
luiré kasulurang manut pararem.

ပဟာသါ၂၇၉  
Pawos 18

၂၇၈ ပမဏ္ဍရဒါဂုန္တာမိဂြိယန္တရဒါရိး

(1) Pamangku kagentosin riantukan :

ဟၢ ဂမဒး

ha. Séda;

ခၢ ပိရန္တပ္ပဟေဝါရမိရဒါဂါဝေဏ္ဍရပရဂြိယန္တရဒါ

na. Pinunas ngraga, menawi kageringan lan sapanunggilannyané;

ဆၢ ကမ္ပမရိဟန္တန္တပ္ပဟေဝါရမိရဒါဂါဝေဏ္ဍရပရဂြိယန္တရဒါ

ca. Kawusanang antuk krama menawi malaksana sané tan patut utawi nilar  
မ်မာရိပမဏ္ဍ။

sesananing pamangku.

၂၇၉ ဟေဝါရိဟေဝါရမိရဒါဂါဝေဏ္ဍရပရဂြိယန္တရဒါ

(2) Tata titi ngwusanang miwah ngentosin pamangku penyadé, serati lan sutri

ရမ္ပဟေဝါရဟေဝါဂမ္ပဗျိ။

kasulurang manut pararem desa utawi banjar adat.

ဟိန္ဒူကျမ်း  
Indik 2  
ပုမိယကျွေး  
Resi Yadnya  
ပုဂံမိယကျွေး  
Pawos 19

- ၂၇၅။ မိမိတို့၏ကျမ်းကိုးကွယ်ရာ၌ အဓိကကျသော အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။
- (1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru désa adat မိမိတို့၏ ဝိသုဒ္ဓိတော်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်။  
miwah Parisada Hindu Darma.
- ၂၇၆။ ပုဂံမိယကျွေးသည် အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။
- (2) Prajuru désa adat patut ngawas lan niténin tur wenang mialangin, pradé kacihna ဝိသုဒ္ဓိတော်များကို အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။  
wénten indik sané tan manut kecap sastra Agama Hindu miwah dresta, tur sareng ဝိသုဒ္ဓိတော်များကို အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။  
nyaksinin upacara padwijatiannia, saha nglanturang nyobiahang sajeroning ပုဂံမိယကျွေးတော်များကို အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။  
paruman krama désa, tegep rauhing wates kawenangannia muput yadnya.
- ၂၇၇။ ဝိသုဒ္ဓိတော်များသည် အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။
- (3) Krama désa patut madana punia sapamadeg miwah ring panglepas Sang ဝိသုဒ္ဓိတော်များကို အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။  
Sulinggih riwekas, katuntun olih prajuru désa.
- ၂၇၈။ မိမိတို့၏ကျမ်းကိုးကွယ်ရာ၌ အဓိကကျသော အကျဉ်းချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း ဖြစ်စေရမည်။
- (4) Sang Sulinggih wenang polih laluputan sane kasulurang manut pararem.

ហុយសាស្ត្រា

Pawos 20

1 កេសី សាឡៃពាតិម្យប្បញ្ញេត្តិ ឯស្សំសិល្ប៍បាណ្ឌវ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ  
 (1) Sajeroning muput yadnya, Sang Sulinggih patut ngutamayang muput yadnya ring  
 បង្ហាញក្រុងស្រុកសង្កាត់ស្រុកសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 wawengkon Désa Adat Angkah, sasampuné puput, wau muput yadnya ring  
 បង្ហាញក្រុងស្រុកសង្កាត់ស្រុកសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 wawengkon désa tiosan utawi ka dura désa.

1 ក្រី គ្រូមហាសាស្ត្រាបាណ្ឌវ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ ឯស្សំសិល្ប៍បាណ្ឌវ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ  
 (2) Krama désané sami, patut sareng nitenin katuntun oleh prajuru, mangda sahanan  
 យុទ្ធសាស្ត្រសង្គមសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 yadnya sane kalaksanayang oleh soang-soang krama désa, kapuput oleh Sulinggih  
 ហុយសាស្ត្រាមិម្យប្បញ្ញេត្តិ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ សាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 utawi Pinandita, manut kawenangannya soang-soang.

ហិម្មាន្ត្រិ

Indik 3

បិម្ភយន្ត្រ

Pitra Yadnya

ហុយសាស្ត្រា

Pawos 21

1 កេសី គ្រូមហាសាស្ត្រាមិម្យប្បញ្ញេត្តិ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ ឯស្សំសិល្ប៍បាណ្ឌវ ព្រះពុទ្ធសាសនាមិម្យប្បញ្ញេត្តិ  
 (1) Krama désa minakadi krama banjar sawawéngkon Désa Adat Angkah,  
 បង្ហាញក្រុងស្រុកសង្កាត់ស្រុកសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 patut sareng nyanggra yan wénten sinalih tunggil krama babanjarannya sané  
 សង្គមសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យសាមាណ្យ  
 nglaksanayang upacara pitra yadnya.

170 1. ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

(2) Tata cara panyanggrané inucap ring ajeng kasulurang manut pararem.

171 ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

(3) Dudonan pamargin pitra yadnya :

1. ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prethiwi ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້ utawi makingsan ring geni, pinaka jalaran nuptupang prabéa;

ka. ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

na. Majalaran upacara pangabénan utawi palebon;

sa. ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

ca. Riwusan ngabén, patut kalanturang malih antuk upacara ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້ ngrorasin (mamukur) tur karuntutin malih antuk nglinggihang déwa pitara.

ບາງຄຳສັບສຳຄັນ

Pawos 22

172 ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

(1) Sinalih tunggil krama sané kalayu sekaran/atiwa-tiwa, mangda masadok ring ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້ prajuru.

173 ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

(2) Swadarmaning désa/banjar adat :

1. ທາງການບຸກຄົນກະທັ່ງສຳເລັດສາມາດທຳຄວາມທຳມະຊາດໄດ້

ha. Bandésa adat/Kelihan adat, patut maritatas sang kaduhkitan,

គហិភីសហុគបដំនាបិភីឃិ។ ឃតិវិភីតិអិហុហិបិលត្ត  
napiké sawané pacing kapendem, makingsan ring geni utawi lantur  
គាហាហុកាតិ៖

kabénang;

131 ប្រាជុរុរុកាតាហុហិបិកាត្រូវរាវិដ្ឋបន្តបន្តប្រើកិរត្តបយូសិសាវាភិ៖  
na. Prajuru désa/banjar raris nepak kulkul tengeran kalayu sekaran;

131 ប្រាជុរុភីភីឃិ។ បកាញត្រឡាហុកាតាហុកាត្រូវសលត្តកាឃត្រឡាសាដិ  
ca. Pradé kapendem, panyanggran krama désa/banjar salanturnya manut sakadi  
ដាសាដិសាសាឃត្រឡាភីភីឃិ។ ឃតិវិភីភីភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។  
sané sampun kunggahang jeroning pararem, jantos pamendemané puput;

131 ប្រាជុរុឃតិវិភីភីឃិ។ បកាញត្រឡាហុកាតាហុកាត្រូវសលត្តកា  
ra. Prade makingsan ring geni, panyanggran krama désa/banjar salanturnya,  
ឃត្រឡាដិសាសាឃតិវិភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។  
manut kadi daging pararem, jantos pamargin upacaraané puput;

131 ប្រាជុរុភីភីឃិ។ បកាញត្រឡាហុកាតាហុកាត្រូវសលត្តកា  
ka. Prade kabénang, panyanggran krama désa/banjar salanturnya,  
ឃត្រឡាដិសាសាឃតិវិភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។  
manut kadi daging pararem, jantos pamargin upacaraané puput.

132 ហត្ថប្បព្វតិភីបិកាត្រឡា

(3) Tan kalugra nginepang bangbang.

131 កាតាហុកាឃតិវិភីភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។

(4) Désané mawéh galah ring sang kalayusekaran sajeroning pitung rahina kéngin  
ហតិបតិបិ។ សតិវិភីភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។  
atiwa-tiwa, sajawaning wénten kabuatan tios saking sang yajamana.

131 ហហាភីភីឃិ។ ឃតិវិភីភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។ ឃតិវិភីឃិ។

(5) Larangan papendeman miwah palebon ring wawengkon Désa Adat Angkah,



- ဟၢ်    နာလယုမ်နာကါၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- ha.    Kalayusekaran, cuntakania kaanutang ring dresta sané mamargi ring désa  
       မိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲမိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲမိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       miwah sastra dresta laminipun manut dresta sane kapikukuhang  
       ဟၢ်နွဲနာကါၤပုၤဗျး  
       antuk pararem;
- ခၢ်    ဣၤဒေသနာၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- na.    Ngrajaswala, cuntakania tigang rahina ngawit saking ngrajaswala,  
       ဟၢ်ဒေသနာၤမိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       utawi salami ngrajaswala;
- ဆၢ်    ဣၤဒေသနာၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- ca.    Ngembasang putra, abulan pitung rahina ngawit saking putrané  
       ဟၢ်ဒေသနာၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       embas ngantos kamargiang upakara tutug kambuhan;
- ဘၢ်    နာကါၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- ra.    Karuron, cuntakania abulan pitung rahina, ngawit saking karuron,  
       ဣၤဒေသနာၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       ngantos ngamargiang pamrayascita;
- ခၢ်    ပၤမိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- ka.    Pawiwahan, cuntakania ngantos sampun makala-kalaan;
- ဒၢ်    တၢ်ဃူတၢ်ဃူဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- da.    Gamia gamana, cuntakania ngantos sampun kapalasang, karuntutin antuk  
       ဃူတၢ်ဃူတၢ်ဃူဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       mrayascita sikian, banjar adat, désa adat miwah kahyangan désa;
- ဟၢ်    မၤကတဲမဲၤတိၣ်ဂီၤဒါတဲဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- ta.    Salah timpal, cuntakania kapuputang manut kecap sastra Agama Hindu  
       မိၣ်မၤကတဲမဲၤတိၣ်ဂီၤဒါတဲဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ  
       miwah dresta sané mamargi ring désa manut tatiwak saking griya;
- ဆၢ်    ဟၢ်နွဲနာကါၤဆူနွဲနာကျိၣ်ဃူနွဲမၤကတဲမဲၤတိၣ်ဂီၤဒါတဲ
- sa.    Anak istri mobot malantaran lokika sanggraha kandugi

ပီသုက္ခန္တီဒီဂါဝေတပဗျာသုက္ခန္တီ/ဗသုက္ခန္တီ  
pecak nénten ngamargiang upakara pabiakaonan/makala-kalaan,  
သုက္ခန္တီပဗျာသုက္ခန္တီပဗျာသုက္ခန္တီ/သုက္ခန္တီ  
sané cuntaka anaké istri sané mobot punika, cuntakania  
ဗျာသုက္ခန္တီပဗျာသုက္ခန္တီ/ဗသုက္ခန္တီ  
ngantos katiwakin upakara pabiakaonan/makala-kalaan;

၁၂  
wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi  
ပီသုက္ခန္တီဒီဂါဝေတပဗျာသုက္ခန္တီ/ပဗျာသုက္ခန္တီ  
pecak nénten katiwakin upakara/upacara pabiakaonan miwah widi widana,  
သုက္ခန္တီပဗျာသုက္ခန္တီပဗျာသုက္ခန္တီ/သုက္ခန္တီ  
cuntakannya ngantos wénten meras anaké alit, karuntutin antuk upakara/  
ပဗျာသုက္ခန္တီပဗျာသုက္ခန္တီ

၁၃  
la. Mamitra ngalang, sané cuntaka sang nglaksanayang mamitra ngalang  
ပဗျာသုက္ခန္တီပဗျာသုက္ခန္တီ/သုက္ခန္တီ  
punika, cuntakania ngantos kawéntenang upakara  
ဗျာသုက္ခန္တီပဗျာသုက္ခန္တီ/သုက္ခန္တီ  
pabiakaonan mapenyengker asasih pitung rahina;

၁၄  
ma. Sad atatayi, cuntakannya ngantos sampun mrayascita sikian miwah  
ဗျာသုက္ခန္တီပဗျာသုက္ခန္တီ  
ngeséhin prawreti.

- ၁၆၂ သုက္ခန္တီပဗျာသုက္ခန္တီ/သုက္ခန္တီ  
(6) Cuntaka kalayusekaran/kapademan :  
၁၆၃ သုက္ခန္တီ  
ha. Kependem, cuntakannya :



- ka. ဗြဟ္မဗျူဟာသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
na. Ngrajaswala, sané cuntaka : sang ngrajaswala punika;
- ဆၢ ဗြဟ္မဗျူဟာသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
ca. Ngembasang putra, sané cuntaka : yayah renannyané;
- ဘၢ ပထမဗျူဟာသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
ra. Pawiwahan, sané cuntaka : sang mawiwaha, lanang wiadin istri, utawi  
သယံဇာတိဗျူဟာသုတ္တံတေး  
dampati lanang istri lan pameremannya;
- ဆၢ ကာရုဏာသုတ္တံတေးသံကာရုဏာသုတ္တံတေး  
ka. Karuron, sané cuntaka : sang karuron;
- ဆၢ ဂမ္မာသုတ္တံတေးသံဂမ္မာသုတ္တံတေး  
da. Gamia gamana, sané cuntaka :  
ဗြဟ္မဗျူဟာသုတ္တံတေး  
1) Sang nglaksanayang gamia gamana;  
ဗြဟ္မဗျူဟာသုတ္တံတေး  
2) Désa adatnyané.
- ဗၢ သံဗြဟ္မဗျူဟာသုတ္တံတေး  
ta. Salah timpal, sané cuntaka :  
ဗြဟ္မဗျူဟာသုတ္တံတေး  
1. Sang nglaksanayang salah timpal;  
ဗြဟ္မဗျူဟာသုတ္တံတေး  
2. Desa adatnyané.
- ဆၢ ဗြဟ္မဗျူဟာသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
sa. Anak istri mobot malantaran lokika sanggraha, kandugi  
ပိသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
pecak nénten katiwakin upakara/upacara pabiakaonan,  
သုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
sané cuntaka : anaké istri sané mobot punika;
- ဗၢ ဗြဟ္မဗျူဟာသုတ္တံတေးသံဗြဟ္မဗျူဟာသုတ္တံတေး  
wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi

ບໍ່ສາກຸສັງຄອມບັນທຶກ/ຼບສກບປາຍສາກຸສັງບຸຣ  
pecak nénten katiwakin upakara/upacara pabiakaonan miwah  
ບໍ່ພິພິດາສາມາສາສຸສະ

widi widana, sané cuntaka :

1) ພໍ່ ພໍ່ສິດພໍ່

1) Sang ngembasang putra;

2) ມ້າຍ ມ້າຍສາມາສາສຸສະ

2) Putrané sané kaembasang.

3) ມ້າຍເມັດພໍ່ສາສຸສະມ້າຍສະພັນມ້າຍເມັດ

la. Mamitra ngalang, sané cuntaka : sang nglaksanayang mamitra ngalang  
ມ້າຍສະພັນ

punika;

4) ມ້າຍເມັດພໍ່ສາສຸສະມ້າຍສະພັນມ້າຍເມັດພໍ່ສາສຸສະ

ma. Sad atatayi, sané cuntaka : sang nglaksanayang Sad atatayi punika.

5) ພໍ່ສາສຸສະພິບຸນ

(8) Sang tan kenéng cuntaka luiuré :

6) ພໍ່ສາສຸສະ

ha. Sang Sulinggih;

7) ພໍ່ສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະ

na. Pamangku Kahyangan Tiga rikala piodalan tur sampun ngayah tigang  
ພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະ

rahina ring pura sané kemponin utawi sampun ngalang sasih.

### ບາງສາສຸສະ

#### Pawos24

1) ພໍ່ສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະພິບຸນສາສຸສະ

(1) Pamargin atywa-tywa utawi pangabénan kalaksanayang mapagamel kecap sastra agama



1 ຫຼ້າ

ເກງຊາສິບພູສີລາກຣີບິສາລີ  
ngantos kelayusekaran riwekas.

- ໑) ງູທາສາກູບສາກເບີສາຍັງເບີກຳລິສູນ ມາຍຸຍາ ບາຍາຍາ
- (5) Upacara-upacara inucap ring ajeng kamargiang kanista, madiama, utama, ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ  
manut kecap sastra agama miwah dresta.

ບິເຈຍາຍຸຍາ

Indik 5

ບາຍາຍາຍຸຍາ

Bhuta Yadnya

ບາຍາຍາຍຸຍາ

Pawos 26

- 1 ຫຼ້າ ງູທາສາກູບສາກເບີສາຍັງເບີກຳລິສູນ ມາຍຸຍາ ບາຍາຍາ  
(1) Désa Adat Angkah patut nyanggra pamargin buta yadnya, marep ring ສາຍາຍາຍຸຍາ  
kabuatan Désa Adat Angkah .
- 1 ຫຼ້າ ບິເຈຍາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ  
(2) Pidabdab pamargin buta yadnya inucap ring ajeng, mapagamel kecap sastra ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ  
agama, kanutang ring drestan désa, sané kapikukuh antuk pararem.
- 1 ຫຼ້າ ສາຍາຍາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ  
(3) Krama désa minakadi krama banjar patut sareng nyanggra yan wénten sinalih tanggung  
krama sané nglaksanayang upacara buta yadnya sané mabuut.
- 1 ຫຼ້າ ສາຍາຍາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ ມາຍຸຍາ  
(4) Sang pacang nglaksanayang upacara Bhuta Yadnya sané mabuut, mangda

ឧបសគ្គប្រជុំ  
masadok ring prajuru.

ហុកសិក្ខា  
Pawos 27

១៧១ ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
(1) Bhuta yadnya marep ring kabuatan désa adat minakadi carun sasih miwah  
ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
sané lianan, kasulurang manut pararem.

១៧២ ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
(2) Indik pamargin pamelastian utawi makiyis, kasulurang manut pararem.

១៧៣ ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
(3) Nangken warsa, rikalaning tilem sasih kasanga, patut kalaksanayang taur  
ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
kasanga, kalanturang antuk pangrupukan, pinaka cihna nyanggra pangrauh  
ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
Nawa Saka Warsa (Tahun Baru Saka), ring pinanggal apisan Sasih Kadasa,  
ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
sané kawastanin Nyepi.

១៣១ ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ  
(4) Rikalaning Nyepi, soang-soang krama désa patut ngamargiang Catur Brata  
ឧបសគ្គប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំប្រជុំ

Panyepian, inggih punika :

- ហា ហាមទៅកំរើនំ : ហាមឱ្យកំរើនំបិហាបិះ
- ហា. Amati geni : tan kéngin mapi-api;
- គា ហាមទៅកំរើនំ : ហាមឱ្យកំរើនំបិហាបិះ
- នា. Amati karya : tan kéngin nyambut karya;

- ခၢ ဟဲးတဲးတဲးတဲးတဲး : တဲးတဲးတဲးတဲးတဲးတဲးတဲး
- ca. Amati lelungan : tan kêngin malalungayan mrika-mriki;
- ဂၢ ဟဲးတဲးတဲးတဲးတဲး : တဲးတဲးတဲးတဲးတဲးတဲးတဲး
- ra. Amati lelungan : tan kêngin maoneng-onengan, ngwijilang  
 သွၢ်ဂၢၢ်တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 suara gora, nabuh gagambelan, lan sakancannya.

- ၁၅၁ သဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 (5) Catur Brata Panyepian punika kamargiang saking dauh 6 semeng, jantos dauh 6 semeng  
 တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 benjangné, matengeran suaran kulkul.
- ၁၆၁ တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 (6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin oleh Tatelik Désa  
 တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 sané kawastanin Pacalang Désa, tur sang mamurug patut katibakin pamidanda, sane  
 တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 kasulurang manut pararem.
- ၁၇၁ တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 (7) Bénjangné ring pananggal ping Kalih Sasih Kadasa, kawastanin Ngembak Geni,soang-  
 တဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲးတဲး  
 soang krama patut saling ngaksamayang sané kawastanin Darma Santi.

ပဏ္ဍာနသွင်တရား

PANCAMAS SARGAH V

သုက္ခတရားတရားစာတရားအကျဉ်းချုပ်

SUKRETA TATA PAWONGAN DÉSA ADAT

ပဏ္ဍာန

Palet 1

ပဏ္ဍာနအကျဉ်းချုပ်

Pawongan Désa Adat

ဟိန္ဒူ

Indik 1

ဗျာ

Krama

ပဏ္ဍာန

Pawos 28

၁၉၅၅ သမ္မတနိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်အစိုးရတော်

(1) Sahananing sang jenek mapaumahan/gria/puri/jero ring wawidangan Désa Adat အကျဉ်းချုပ်တရားစာတရားအကျဉ်းချုပ်

Angkah sinanggeh warga Désa Adat Angkah. Warga inucap ring ajeng, ဟိန္ဒူတရားစာတရားအကျဉ်းချုပ်

linggihnyané wénten 4 (petang) soroh:

ဟိန္ဒူတရားစာတရားအကျဉ်းချုပ်

Warga inucap ring ajeng, linggihnyané wénten 4 (pat) soroh :

ဟိန္ဒူတရားစာတရားအကျဉ်းချုပ်

ha. Krama Désa jana inggih punike krama sané ngamong karang désa lan karang ပဏ္ဍာနအကျဉ်းချုပ်

paumahan ngraga, pangelingsir ipun pinaka pangeruak desa,

ဗျာဟိန္ဒူသမ္မတမြန်မာနိုင်ငံတော်အစိုးရတော်

maagama Hindu, sampun tedun mabanjar adat, mipil/kasurat tur sareng

ဗျာဟိန္ဒူသမ္မတမြန်မာနိုင်ငံတော်အစိုးရတော်

nyungkemin Kahyangan Tiga Désa Adat Angkah





ບາງບູຊາຊື່ກຳມະທຳບໍ່ມີຄຳວ່າ

pararem banjar adat soang-soang;

ສ1 ຍາມຮຸນຮຸນກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ

ca. Marep sang sané mawit saking ngarangin karang désa, kasulurang  
ຍາມຮຸນຮຸນກຳມະທຳ

manut pararem.

- 1291 ຍາມຮຸນຮຸນກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ
- (3) Mastikayang cacah jiwa, gebyugan karma rauhing ayah-ayahnyané kapikukuhang  
ບາງບູຊາຊື່ກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ  
antuk pamutus paruman karma banjar adat soang-soang kandugi kéngin kalaksanayang.
- 131 ບາງບູຊາຊື່ກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ
- (4) Pamutus inucap digelis kasurat ring ilikita pawongan utawi pipil krama.

### ບາງບູຊາຊື່ກຳມະທຳ

#### Indik 2

### ສູນຍາມຮຸນຮຸນກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ

#### Swadarma Miwah Swadikara Krama Désa Adat

### ບາງບູຊາຊື່ກຳມະທຳ

#### Pawos 30

- 131 ສາມາດສືບສຽງກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ
- (1) Sahananing krama désa sami keni tategenan miwah ayah-ayah, minakadi :
  - ບາງ ບາງບູຊາຊື່ກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ
  - ha. Ayahan ngarep inggih punika krama désa sané ngamong ayahan désa/ banjar,  
ສູນຍາມຮຸນຮຸນກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ  
krama inucap patut keni tategenan miwah ayah-ayah mamungkul;
  - ສາ ບາງບູຊາຊື່ກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າກຳມະທຳບໍ່ມີຄຳວ່າ
  - na. Ayahan pangelé, ayahan miwah urunannyané wantah manggé ringbanjar





131 ដំដំត្រីក្របាច់ឡូបឡូហ៊ី

(4) Sang sinanggeh karma tamiu patut:

ហ៊ា ដំដំត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

ha. Satinut ring tatiwak désa adat nganinin indik: ngupadi kasukretan désa adat  
ដំដំត្រីក្របាច់ឡូហ៊ី

sekala niskala;

គា ហ៊ាត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

na. Tan kéngin tungkas ring kertiyasan désa adat;

សា ដំដំត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

ca. Saha sareng nyungkemin ring pawongan lan palemahan.

132 ដំដំត្រីក្របាច់ឡូហ៊ី

(5) Sang sinanggeh tamiu patut:

ហ៊ា ដំដំត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

ha. Satinut ring tatiwak désa adat ngeninin indik pawongan lan palemahan;

គា ហ៊ាត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

na. Tan kéngin nungkasin kertiyasan désa adat.

### ហ៊ាត្រីក្របាច់ឡូហ៊ី

#### Pawos 31

គ្រូបាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

Krama désa kadadosang :

ហ៊ា ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

ha. Mapuangkid utawi tan tedun ngayah rikala mapawangun, ngeraabin,

គ្រូបាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

nangun yadnya, nandur, sakit, kaluasan, masengker dewasa

ហ៊ាត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

lan wénten babaosan prajuru.

គា គ្រូបាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ីត្រីក្របាច់ឡូហ៊ី

na Nyada, mapiteges ngamademang ayah, sangkaning;

ဇာ) မနိဗ္ဗဟုကန္တရိကင်္ဂါ

၁) Sakit tahunan tan tinaben

ဇွာ) ယုမာကမေယျန္တိကွမ်ါယယုမာ၇၀ဝါ

၂) Yusane sampun lingsir (mayusa 70 warsa)

ဆာ) ညာကန္တရိကင်္ဂါယုကန္တရိကင်္ဂါယုမာ၇၀ဝါယုမာ၇၀ဝါ

ca. Dados nyeledi utawi yuksukin, ayah-ayah risampun mungguh daha/teruna

ယုမာ၇၀ဝါယုမာ၇၀ဝါယုမာ၇၀ဝါ

mayusa 17 (pitulas) warsa ngamungguh hang tur sampun mrasidayang

ကန္တရိကင်္ဂါယုမာ၇၀ဝါ

nganutin krama miwah sané sampun marabian.

ဘာ) ညာကန္တရိကင်္ဂါယုမာ၇၀ဝါ

ra. Dados ngampel utawi numbas ayah-ayahan, prade;

ဇာ) ညာကန္တရိကင်္ဂါယုမာ၇၀ဝါ

၁) Dados pegawai negeri utawi pegawai perusahaan swasta;

ဇွာ) မဂင်္ဂါယုမာ၇၀ဝါ

၂) Magenah ring desa siosan malantaran ngrereh pakaryan

ဆာ) ညာကန္တရိကင်္ဂါယုမာ၇၀ဝါ

ka. Dados ngwakilang ring jadma tiosan, sane maagama Hindu

ယုမာ၇၀ဝါ

sampun menek daa/truna;

ပာဏာမါဗျူဟာ

Pawos 32

ဇာ) ယုမာကန္တရိကင်္ဂါ

(1) Wusan dados krama désa luiyé:

ဟာ) ဂမဒ/ပဒါ

ha. Séda/padem;

ဆာ) မဂင်္ဂါယုမာ၇၀ဝါ

na. Pinunas ngraga, menawi magingsir linggih saking wawengkon Désa Adat



- ကၢ် ကၢ်ဆွဲၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်/ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်
- na. Kacumponin olih krama désa/banjar adat ring paruman;
- ဆၢ် ကၢ်ဆွဲၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်
- ca. Nawur dana pamogpog utawi batu-batu agengnyané manut pararem banjar  
 ကၢ်ဆွဲၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်  
 adat soang-soang.

ပၤမၤမၤမၤမၤမၤမၤ  
**Pawos 33**

ကၢ်ပၤမၤမၤမၤမၤမၤမၤမၤ

Kapatutan krama tamiu lan tamiu:

- ဟၢ် ကၢ်ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
- ha. Krama Tamiu lan Tamiu patut madana punia ring désa/banjar  
 ကၢ်ဆွဲၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်  
 adat manut pararem.
- ကၢ် ကၢ်ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
- na. Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung  
 ကၢ်ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ  
 ritatkala katibén pancabaya.

ပၤမၤမၤမၤမၤမၤမၤမၤ  
**Pawos 34**

ပၤမၤမၤမၤမၤမၤမၤမၤမၤ

Paturunan miwah laluputan:

- ဟၢ် ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
- ha. Paturunan miwah papeson sajeroning ngulati kasukretan désa/banjar adat,  
 ကၢ်ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ  
 kapitegenang ring krama désa utawi banjar adat kasulurang jeroning

ບາກບູກຢາທ່າເຂດເຕີ/ເຕີເຕັກເຂດເຕີງາບັດເກີດ  
pararem désa adat/banjar adat soang-soang.

ກ) ປຸງເກີດ/ປຸງເກີດເຕີເຕັກເຂດເຕີງາບັດເກີດ  
na. Prajuru désa/prajuru banjar adat wenang mawéh laluputan ayahan miwah

ບັດເກີດເຕີເຕັກເຂດເຕີງາບັດເກີດ  
peson-peson ring sang sané kainggilang linggih miwah sang  
ເຕີເຕັກເຂດເຕີງາບັດເກີດ  
kawelas arsan kasulurang jeroning pararem désa adat/banjar adat soang-  
ເກີດ

soang.  
ກ) ບັດເກີດເຕີເຕັກເຂດເຕີງາບັດເກີດ  
ca. Sor singgih laluputan miwah bacakan sang polih laluputan, kasulurang  
ເຕີເຕັກເຂດເຕີງາບັດເກີດ  
jeroning pararem désa adat/banjar adat soang-soang.

ບັດເກີດ

Indik 3

ບັດເກີດ

Panyanggran Karya Suka Duka

ບັດເກີດ

Pawos 35

- 1) ບັດເກີດ
- (1) Sinalih tunggil krama banjar, ritatkala ngwéntenang karya suka-duka, yéning  
ເຕີເຕັກເຂດເຕີງາບັດເກີດ  
Ngaturin krama banjar pakaryan, krama banjar patut nyanggra pakaryané  
ບັດເກີດ  
inucap manut kabuatan sang madrebé karya.



ບາງເອທິສິລິບາສິເອທາທິ  
utawi Kelihan Adat.

໑໘໑ ປູເງງາດາ/ເຕເຕ້ວາບາງເອທິ  
(3) Prajuru désa/banjar, patut :

ທາ ຍອບເງາສິສຽຍີບູດີ/ສຽຍບເຕິກເບ

ha. Mawit saking krama ngarep/krama pengele;

ສາ ສາທິເຕປູເງງາຍາຜ່າບາສູສາວກສາວາກສັງກາສິບກຍູສູຍ

na. Kadegang prajuru madasar antuk paras paros jeroning paruman krama

ກາດາ/ເຕເຕ້ວາເອທາທິເຕເຕ້ວາທິ໑໑ບ່າມາເບສິກບາສິສາກິສິສາສິກາສິູ

désa/banjar adat, nyabran 5 warsa, sawawaning wénten pariindikan tios tur  
ຊີ່ສຍາວກຍູບູເທິບສຽຍພາກສາຕິສູບິນິກຍາເບິກ

sang sampun puputing panumaya kéngin kapilih malih;

ສາ ຍາຍູກສູບິຍູສິກິບູກສາທຽທຽ/ບເບເຕິກເຕາກເຕເຕ້ວາ

ca. Maduluran atur piuning ring Pura Kahyangan Tiga/Palinggih Balé Banjar.

### ບາບສາທິທຽ

### Pawos 37

ທາ ເຕິກສູທາເອທາທິເສາກກາຍູກາບາບິກ

(1) Bandésa Adat, karombo olah :

ທາ ບາດຽບິກສາບສິເຕິກສູທາເອທາທິ

ha. Patajuh, pinaka wakil Bandésa Adat;

ສາ ບາວກິສາທິບິກສາເງງາສູກາທິ

na. Panyarikan, pinaka juru surat;

ສາ ບເຕິກສິບິກສາບເຕິກຍາຍູບາກສາທາ

ca. Patengen, pinaka pangemong druén désa;

ກາ ສາສິກາຍາທິບິກສາເງງາເຍີເຕ້ວາເງງາທາກາ

Ra. Kasinoman, pinaka juru gumencang (juru arah)

໑໘໒ ສາເຕິກກາສິກາທຽກິສາສິເອທາທິສິສາບາເຕິກສູທາເອທາທິບາຍູເຕິກສິເຕິກທາ

(2) Sajeroning ngénterang kasukertan ka niskala, Bandésa Adat, patut misinggihang

បមាញ់តាម្បាយកាយ  
pamangku kahyangan désa.

បក្សាសិក្សា  
Pawos 38

- ក្រា ស្ងប់មតិកាយគ្រូតាមេដាទៅក្រុមប្រឹក្សា៖
- (1) Swadarmaning Bandesa Désa Adat, luiré:
  - ហា កាយត្រូវបញ្ជូនកាយគ្រូតាមេដាទៅ៖
  - ha. Ngénterang paruman désa adat;
  - គា កាយត្រូវបម្រើពិសេសពិសេសចំពោះប្រធានប្រុសប្រុសសាមញ្ញ
  - na. Ngénterang pamargi sadaging awig-awig miwah pamutus paruman  
ស្របកាយសាក្រឹតក្រុមប្រឹក្សា៖  
krama désa, sané sinanggeh pararem;
  - សា គ្រូតាមេដាប្រកួតប្រជែងគ្នាទៅទៅទៀតដោយសារហិរញ្ញប្បទាន
  - ca. Ngraksa miwah nudonang tata titiné migunanyang saraja brana  
គ្រូបក្សាគ្រូ  
druén désa.
  - ហា គ្រូត្រូវបញ្ជូនស្របកាយសាក្រឹតក្រុមប្រឹក្សាដល់កាយគ្រូតាមេដា  
ra. Nuntun saha ngénterang krama désa rawuhing warga désa sami, ngupadi  
តាមគ្រូតាមេដាតាមលក្ខណៈ  
kasukretan sekala lan niskala;
  - គា ស្រូត្រូវបញ្ជូនការងារសម្រាប់សមាជិកស្រុកប្រឹក្សាបក្សាគ្រូតាមេដាទៅ  
ka. Nuntun saha nyaksinin upacara sangaskaraning kahuripan sané mabuat,  
ដឹកនាំសក្រឹតស្រុកប្រឹក្សាគ្រូតាមេដា៖  
minakadi sané ngilitang sulur pakulawargan;
  - ដា ស្រូត្រូវបញ្ជូនកាយគ្រូតាមេដាដល់ក្រុមប្រឹក្សាតាមេដា  
da. Nuntun saha ngénterang warga désa, nginggilang Sang Hyang Agama,  
តាមសិលាសារប្រឹក្សាតាមសិលាសារប្រឹក្សាតាមសិលាសារប្រឹក្សា  
kasucian parhyangan, kasucian palemahan, kasucian pawongan,



ບົກຊີກຳໜຶ່ງ  
Indik 2  
ປຸງຮຽງກຳໜຶ່ງເຂດເທິງ  
Prajuru Banjar Adat  
ບາງບາສີ 1301  
Pawos 40

ປຸງຮຽງກຳໜຶ່ງເຂດເທິງ ສາຂ້າໂຕ້ຍຄູ່ໂຮງຮຽນ ຫຼື ບາງບາສີ ບາງບາສີ ຫຼື ບາງບາສີ  
Prajuru banjar adat, kaadegang manut dresta lan madasar antuk paras paros jeroning  
ບາງບາສີ ບາງບາສີ / ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ 191 ບົບໂຕ້ຍ ບົບໂຕ້ຍ  
paruman krama désa/banjar adat, nyabran 5 (limang) warsa, sajawaning  
ບາງບາສີ ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
wénten pariindikan tios tur sang sampun puputing panumaya kéngin kapilih malih apisan,  
ບາງບາສີ ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
manut pararem banjar adat soang-soang;

ບາງບາສີ 1311  
Pawos 41

ບົບໂຕ້ຍ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
Petias utawi olih-olihan prajuru desa adat, kasulurang jeroning pararem.

ບາງບາສີ 1312  
Pawos 42

ໜຶ່ງ ປຸງຮຽງກຳໜຶ່ງເຂດເທິງ ສາຂ້າໂຕ້ຍ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
(1) Prajuru désa adat, kadegang madasar paras paros nyabran 5 warsa, ngawit saking  
ບາງບາສີ ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
padewasané kadegang prajuru désa adat.

ໜຶ່ງ ປຸງຮຽງກຳໜຶ່ງເຂດເທິງ ຫຼື ບາງບາສີ ຫຼື ບາງບາສີ ຫຼື ບາງບາສີ  
(2) Prajuru désa adat sane swadarmannya sampun puputing sengker,



ສາຍ່ເຕີພິມເຮົາກາສິບກຽມຮຽນຊຸມຊົນກຳມະກຳເຮົາເຮົາສິບປີກຽມສິບສິບ  
kamargiang sajeroning paruman krama désa adat tur kingkupin antuk pinih  
ສິບສິບປີກຽມຮຽນຊຸມຊົນກຳມະກຳເຮົາເຮົາສິບປີກຽມສິບສິບ  
kedik kalih pah tiga saking gebogan krama désa sané patut ngamiletin paruman.

ບົດສຳນຳ  
Indik 3  
ສະພາບາດ  
Sabha Désa  
ບາດສຳນຳ  
Pawos 43

1351 ສະພາບາດ ບົດສຳນຳ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ  
(1) Sabha Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat  
ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ  
sané ngamargiang swadarma ngicén darma tatimbang ring Prajuru Désa Adat  
ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ  
sajeroning niténin pamargi Désa Adat.

1351 ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ

(2) Tata cara ngadegang Sabha Désa :

1351 ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ

ha. Sabha Désa akwéh nyané 5 (lima) nyantos 9 (sanga) diri;

ka. ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ

na. Sané dados kaadegang Sabha Désa, luihé:

1351 ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ

1) Mawiwit saking krama ngarep, naenin dados prajuru désa utawi  
ປະຊາຊົນ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ  
Prajuru Banjar turmaning kautus olih banjar adat.

1351 ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ ສະພາບາດ

2) Sang sané sampun sinanggeh uning ring indik babantenan miwah caru

ນິຕິທຳໂຮງບູລະນາເອົາສາທາລະນາ, ບິລິທຳໂຮງ, ຍາມທຳໂຮງສິບ  
lingling Tatwa Wrespati Kalpa, widhi sastra, Mpu Lutuk miwah  
ສາມາດສູນຍາມທຳໂຮງທາຍບິລິທຳ

sapanunggalnia manut tatwa Agama Hindu.

໒໒

ຊໍສາມາດຍາມທຳໂຮງບິລິທຳໂຮງສາທາລະນາ

3)

Sang sané sampun sinanggeh wikan ring tata cara, sastra,  
ວັດທະນະທຳບິລິທຳ

budaya Bali lan dresta.

31

ຊໍສາມາດຍາມທຳໂຮງບິລິທຳໂຮງບາດສາມາດສູນຍາມທຳໂຮງ

4)

Sang sane sampun sinanggeh wikan ring padewasan manut wariga;

໑1

ຊໍສາມາດສິດສາມາດສູນຍາມທຳໂຮງບິລິທຳໂຮງສາທາລະນາ

5)

Sang sane siyosan ring punika, sane ngawinang desane makrama  
ກາລາຍຸ

rahayu;

໒1

ນິຕິທຳໂຮງບູລະນາຍາມທຳໂຮງສາທາລະນາ, ບິລິທຳໂຮງ

6)

Ritatkala kajudi, mayusa nénten langkungan ring 70 (nem dasa  
ບໍ່ມາ

Warsa).

໙1

ສາທາລະນາບິລິທຳໂຮງບາດສາມາດສູນຍາມທຳໂຮງ

7)

Kajudi olih prajuru désa adat.

1໒1

ບາບບິລິທຳໂຮງບາດສາທາລະນາຍາມທຳໂຮງສາທາລະນາ

(3)

Papalihan Sabha Désa kasulurang manut pararem.

131

ສູນຍາມທຳໂຮງບາດສາທາລະນາຍາມທຳໂຮງສາທາລະນາ

(4)

Swadarman Sabha Désa, ngicénin darma tatimbang majeng ring prajuru  
ກາລາຍຸບິລິທຳ

désa, luiré:

໙1

ບາບບິລິທຳໂຮງບາດສາທາລະນາຍາມທຳໂຮງ

ha.

Ngardi awig-awig lan pararem désa adat;

- ka. ဗြိတိန်တံဆိပ်ပေးကုသောအခါအားဖြင့်
  - na. Ngrincikang pawangunan désa adat;
  - sa. ဗြိတိန်တံဆိပ်ပေးကုသောအခါအားဖြင့်
  - ca. Ngrincikang olih-olihan lan prabéa désa adat;
  - ga. နွယ်ငယ်ပေးကုသောအခါအားဖြင့်
  - ra. Nglaksanyang pangrencana désa adat.
- ၁၅၁ ပဏ္ဍိတမဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ် (လိမ္မော်) ဝါးပင်ပုဂ္ဂိုလ်များအားဖြင့်
- (5) Panumaya ayah-ayahan Sabha Désa salami 5 (limang) warsa, puput sinarengan ပဏ္ဍိတမဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ်
- panumaya ayah-ayahan prajuru désa adat.
- ၁၆၁ ဆွဒိကာကောသလသမ္မတအဖွဲ့အစည်းအားဖြင့်
- (6) Swadikara Sabha Désa kasulurang manut pararem.
- ၁၇၁ ပုဂ္ဂိုလ်များအားဖြင့်
- (7) Wusan dados Prajuru Sabha Désa sangkaning :
- ha. လိမ္မော်
  - ka. လိမ္မော်
  - na. pinunas ngraga malantaran jalaran sané pastika;
  - sa. ဆွဒိကာကောသလသမ္မတအဖွဲ့အစည်းအားဖြင့်
  - ca. swadarmannya sampun puputing sengker ayahan;
  - ga. ကောသလ/ကောသလသမ္မတအဖွဲ့အစည်းအားဖြင့်
  - ra. kawusanang/kanorayang olih Krama Désa duaning iwang pamargi, ဝါးပင်ပုဂ္ဂိုလ်များအားဖြင့်

menawi nilar sesana.
- ၁၈၁ ကံ့ကွဲသိက္ခာပေးကုသောအခါအားဖြင့်
- (8) Ngentosin, nguwusanang utawi nganorayang Prajuru Sabha Désa, ပဏ္ဍိတမဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ်မဟာမိတ်



ka. *Maḥabharata* lan *Wigayana*.

na. Sané dados kaadegang Kerta Désa, luiré:

ka. *Yayasan* *Yayasan* *Yayasan* *Yayasan* *Yayasan*

1) Mawiwit saking krama ngarep, naenin dados prajuru Desa utawi  
Prajuru Banjar

Prajuru Banjar

ka. *Wikan ring daging Sastra Agama, Hukum Adat, lan Hukum*

2) Wikan ring daging Sastra Agama, Hukum Adat, lan Hukum  
Negara.

Negara.

ka. *Ritatkala kajudi, mayusa nénten langkung ring 65 (pitung dasa )*

3) Ritatkala kajudi, mayusa nénten langkung ring 65 (pitung dasa )  
warsa.

warsa.

ka. *Kajudi olih prajuru désa adat.*

Kajudi olih prajuru désa adat.

ka. *Papalihan Kerta Désa kasulurang manut pararem.*

(2) Papalihan Kerta Désa kasulurang manut pararem.

ka. *Swadarma Kerta Désa, wenang mapaica saluiring darma tatimbang ring prajuru*

(3) Swadarma Kerta Désa, wenang mapaica saluiring darma tatimbang ring prajuru  
désa, luiré:

désa, luiré:

ka. *Indik prajuru désa sané singsal ngamargiang awig-awig;*

ha. Indik prajuru désa sané singsal ngamargiang awig-awig;

ka. *Indik kawéntenan byuta ring désa adat sané kasenggguh wicara;*

na. Indik kawéntenan byuta ring désa adat sané kasenggguh wicara;

ca. *Narima, nuréksain, muputang wicara adat sané metu ring désa adat,*

ca. Narima, nuréksain, muputang wicara adat sané metu ring désa adat,



သၢ မွဲးမၤ ညးဍုၣ် ပါးမၤ ကွဲးအံၤ ဟံးဟံး  
 ca. Swadarmannya sampun puputing sengker ayahan;  
 ဘၢ ကးမၤ ဟံး/ ကးမၤ ဟံး ဟံး ဟံး ဟံး ဟံး ဟံး  
 ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,  
 ဝံးဉ်းဝံးဉ်း ဝံးဉ်း  
 menawi nilar sesana.

၁၃၂ ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 (8) Ngentosin, ngwusanang utawi nganorayang Prajuru Kerta Désa, patut kamargiang  
 မၤ ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 sajeroning Paruman Krama Désa Adat tur kingkupin antuk pinih kedik kalih pah  
 ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 tiga saking gebogan Krama Désa sané rawuh.

၁၃၃ ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 (9) Rikala wénten silih tunggil prajuru Kerta Désa wusan sadurung puput masa  
 ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 ayahan, kadi indiké ring aksara ha, na, lan aksara ra prasida kaadegang  
 ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း ဝံးဉ်း  
 mawali prajuru pinaka.

မၤ ဝံးဉ်း ဝံးဉ်း  
**Palet 3**  
 မၤ ဝံးဉ်း ဝံးဉ်း  
**LEMBAGA PENGAMBIL KEPUTUSAN**  
 မၤ ဝံးဉ်း ဝံးဉ်း  
**Indik 1**  
 မၤ ဝံးဉ်း ဝံးဉ်း  
**Paruman Désa Adat**  
 မၤ ဝံးဉ်း ဝံးဉ်း  
**Pawos 45**

171. **171** ບາງຍາກຊາດເຂດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍເພື່ອ  
 (1) Paruman Désa Adat, kawéntenang sanistannya apisan jeroning awarsa, utawi  
 ບາງຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍເພື່ອສາມາດ  
 padgatakala réhning wénten indik sané dahat mabuat sané pacang kabaosang, sané  
 ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍເພື່ອ

karihinin antuk tatibak arah-arah;

172. **172** ບາງຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 (2) Paruman Désa Adat wenten mah 3 (tiga, luiré:

- 172.1 ບາງຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ
- ha. Paruman Agung;
- 172.2 ບາງຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ
- na. Paruman Madya
- 172.3 ບາງຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ
- ca. Paruman Alit.

173. **173** ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 (3) Sahanan paruman wawu kéngin kakawitin sasampuné katedunin antuk pinih  
 ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 kedik atenga lintang adiri saking sang patut ngamiletin paruman, kariinin antuk  
 ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 tengeran suaran kulkul, mabusana adat madya, lan tan kalugra makta gagawan  
 ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 sakaluiré saha ngarcana Bhagawan Panyarikan, majalaran sarana Widhi Widana  
 ສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 cané/canang.

131. **131** ຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 (4) Maka pangawit kalaksanayang panyahcah krama, wawu kalanturang  
 ຍາກຊາດເອກະພາບສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍສາມາດສ້າງຄວາມສະຫງວນສິດທິທາງກົດໝາຍ  
 antuk parum, sasampun parumané puput, patut kacahcah malih,







ສາຍຕຸບເບທາສູງສູ້ເຕັກສຽງກສູງກູນເປົ່າ ຍາຕຽມສາສະໜາທຽງ  
kamanggala antuk tengeran suaran kulkul, mabusana adat madya, tan  
ທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ສາກິນິສິສູງສູ້ສາ  
kalugra makta gegawan sakaluiré, karihinin antuk ngarcana  
ທາຍາສາກິນິສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
bhagawan panyarikan, majalaran sarana widi widhana lan cané;

- ກ) ຍາສາຍຕຸບເບທາສູງສູ້ເຕັກສຽງກສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
na. Maka pangawit kalaksanayang panyahcah krama, wawu kalanturang antuk  
ບາງເປົ່າ ຍາສາຍຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
parum, sasampun parumané puput, patut kacahcah malih, tur sané kasép,  
ພິສິຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
sang ninggal paruman tan pasadok miwah sané dosa, wenang katibakin  
ທາຍາສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
danda, munjuk lungsur ipun kasulurang manut pararem.
- ສ) ສາຍຕຸບເບທາສູງສູ້ເຕັກສຽງກສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
ca. Sajeroning sangkep, tan kalugra ngwetuang suara ghora, minakadi  
ຍາສາຍຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
makardi biota, sang sané mamurug, wenang keni pamidanda béa pacamil,  
ສາຍຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
sakadi dandaning aguman-uman ring paséban, sané kasulurang manut  
ບາງເປົ່າ  
pararem.
- ກ) ບາຍາສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
ra. Pamutus babaos sané briuk sapanggul utawi ingkup, punika sané  
ສາຍຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
kaaptiang tur kamanggehang pradé nénten prasida, suarané sané makéhan  
ສາຍຕຸບເບທາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ ຍາຕຽມສາສູງກູນເປົ່າ  
sinanggeh pamutus paruman.

1271    ប្រាជ្ញាបណ្ណប្រកាសស្តីពីប្រកាសនៃការតែងតាំងប្រធានមន្ទីរ  
(3)    Pradé daging pasangkepané nénten kingkupin, prajuru désa adat mangda

តំណែងជាប្រធានមន្ទីរសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន  
ngilikang babaos, saha pamutusnya mangda kararemin oleh krama désa adat  
មេធាវីសហគ្រាសធានារ៉ាប់រង  
malarapan paruman.

បញ្ជីបញ្ជី ១៣៥  
Pawos 48

1351    សន្តិសុខស្តីពីប្រកាសនៃការតែងតាំងប្រធានមន្ទីរ  
(1)    Sajeroning sangkepan krama désa, Bandésa Adat patut nyiarang pamarginé  
ក្រុមប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន  
ngenterang désa, pamekas ngeninin indik :

- ហ។    ប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- ha.    Papeson munjuk lungsuring ayah-ayah;
- គ។    ប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- na.    Pamargin panelas arta brana druén désa;
- ឃ។    ប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- ca.    Pamargin usaha-usaha désa sané mabaat;
- ង។    គណៈកម្មាធិការប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- រ។    Daging paruman miwah pasuaran-pasuaran sané mabaat;
- គង។    ប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- កា.    Pidabdab prajuru nganinin usaha kértin désané kapungkur miwah  
សហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន  
sané siosan;
- ងា។    គណៈកម្មាធិការប្រឹក្សាធានារ៉ាប់រងសហគ្រាសធានារ៉ាប់រងសហគ្រាសប្រជាជន
- ដា.    Nambyakang sahanan dadauhan Guru Wisésa.

- 1271    **បម្រើសមាជិកបង្កើតគ្រួសារធានាសុខភាពសម្រាប់បុរសស្រី**
- (2)    Pamutus pasangkepan krama désa sané sinanggeh pararem, kamanggehang  
          ធានាបម្រើសមាជិកគ្រួសារធានាសុខភាពសម្រាប់បុរសស្រី  
          maka pamitegep panglaksanaan awig-awig.

**បទប្បញ្ញត្តិ ៤៩**

**Pawos 49**

- 1271    **បង្កើតគ្រួសារធានាសុខភាពសម្រាប់បុរសស្រី**
- (1)    Pasangkepan prajuru désa, kawenangang wantah ngrincikang pangrencana  
          ធានាបម្រើសមាជិកគ្រួសារធានាសុខភាពសម្រាប់បុរសស្រី  
          marep ring utsahan désané kapungkur.

- 1271    **បង្កើតគ្រួសារធានាសុខភាពសម្រាប់បុរសស្រី**
- (2)    Pasangkepan prajuru désa, tan kawenangang ngamedalang tategenan ring  
          គ្រួសារធានាសុខភាពសម្រាប់បុរសស្រី  
          krama désa, sadéréng kingkupin olih krama désa.

- 1271    **បម្រើសមាជិកបង្កើតគ្រួសារធានាសុខភាពសម្រាប់បុរសស្រី**
- (3)    Pamutus pasangkepan prajuru désa, kéngin ngwetuang pasuara manut  
          គោលនយោបាយសម្រាប់បុរសស្រី  
          daging pituduh sang ngawa rat, utawi ngonékang pamutus sané pecak  
          សម្រាប់បុរសស្រី  
          sampun dados pararem.

**បទប្បញ្ញត្តិ ៤៩**

**Palet 4**

**គ្រួសារធានាសុខភាពសម្រាប់បុរសស្រី**

**LEMBAGA ADAT**

ບົກຊີລາືໂຕ

Indik 1

ບົກຊີລາືໂຕ

Paiketan Pamangku

ບາບາລາືໂຕ

Pawos 50

1໖໗ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

(1) Paiketan Pamangku inggih punika pupulan krama sané sampun kasinanggeh  
ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

Pinaka Pamangku. Angga Paiketan Pamangku maswadarma kukuh ngamargiang  
ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

Darma kapamangkuan, nincapang kaweruhan lan kawagedan indik kapamangkuan,  
ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ  
tur mautsaha manados panuntun pamargin ajaran agama miwah sida  
ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

manados tatuladan.

1໖໘ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

(2) Papalihan Paiketan Pamangku minakadi:

ໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

ha. Manggala Paiketan Pamangku;

ໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

na. Patajuh, pinaka wakil manggala Paiketan Pamangku;

ໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

sa. Panyarikan, pinaka Juru Surat;

ໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

ra. Patengen, pinaka pangemong druén Paiketan Pamangku.

1໖໙ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ ບົກຊີລາືໂຕ

Prajuru Paiketan Pamangku, kapilih nyabran 5 warsa, ngawit saking



ບາງຊາຍເງິນເຮົາກາລິບກຸຍລາບິລິເອລາຍຕາງ່າລິສູບກຸຊາລິ  
patut kamargiang sajeroning paruman Paiketan Pamangku tur kingkupin antuk  
ບິລິຊາລິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ  
pinih kedik atenga langkung adiri saking pamilet.

ບິລິສູບເຕບຕາງ່າລິ  
**Indik 2**  
ບບິລິສູບເຕບຕາງ່າລິ  
**Paiketan Serati**  
ບບາບາລິ  
**Pawos 51**

- 1671 ບບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ  
(1) Paiketan Serati inggih punika pupulan warga sané sampun maduwé  
ລາບິກຸບາລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ  
kaweruhan kalih kawagedan indik bebantenan tur sampun kacihna  
ລາບິກຸບາລິບິລິສູບເຕບຕາງ່າລິ  
sampun mawinten kaseratian.
- 1672 ບບບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ  
(2) Papalihan paiketan Serati minakadi:  
  - ທາ ຍາຕຸບບບິລິສູບເຕບຕາງ່າລິ
  - ha. Manggala Paiketan Serati;
  - ຄາ ບບາລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ
  - na. Patajuh, pinaka wakil manggala Paiketan Serati;
  - ສາ ບບາລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ
  - ca. Panyarikan, pinaka Juru Surat;
  - ກາ ບບາລິບິລິສູບເຕບຕາງ່າລິບິລິສູບເຕບຕາງ່າລິ
  - ra. Patengen, pinaka Pangemong druén Paiketan Serati

1211 ປູງຮຽງບໍາເລີນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

(3) Prajuru Paiketan Serati, kapilih nyabran 5 warsa, ngawit saking  
ບາງຄັ້ງບາງຄັ້ງເປັນເອກະຊົນປູງຮຽງບໍາເລີນເອກະຊົນ  
padéwasané kaadegang pinaka Prajuru Paiketan Serati.

131 ປູງຮຽງບໍາເລີນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

(4) Prajuru Paiketan Serati sané swadarmannya sampun puputing sengker, kéngin  
ໂອກາດເປັນເອກະຊົນ  
kapilih malih.

141 ບາງຄັ້ງບາງຄັ້ງເປັນເອກະຊົນປູງຮຽງບໍາເລີນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

(5) Pariindikané ngadegang Prajuru Paiketan Serati sakaluiré, kapastikayang  
ຍາມກຳລັງເປັນເອກະຊົນປູງຮຽງບໍາເລີນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ  
malarapan Paruman angga Paiketan Serati tur kingkupin antuk atenga  
ເປັນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ  
langkung adiri saking pamilet.

161 ບາງຄັ້ງບາງຄັ້ງເປັນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

(6) Wusan dados Prajuru Paiketan Serati, sangkaning:  
ໂອກາດເປັນເອກະຊົນ

ha. Lina;

ka. ບໍາເລີນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

na. Pinunas ngraga malantaran jalaran sané pastika;

sa. ບາງຄັ້ງບາງຄັ້ງເປັນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

ca. Swadarmannya sampun puputing sengker;

ga. ບາງຄັ້ງບາງຄັ້ງເປັນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

ra. Kawusanang / kanorayang olih angga Paiketan Serati duaning  
ເປັນເອກະຊົນກຳລັງເອົາໂອກາດເປັນເອກະຊົນ

iwang pamargi, menawi nilar sesana.

- 1251    1. ຕັ້ງຊື່ສັນຕິພາບສຳລັບງານທີ່ເປັນກຸ່ມປະຊາກອນທີ່ພຽງພໍບໍ່ມີຄວາມຮັບຮອງ ການເຮັດບາງ ທາງທີ່
- (7)    Ngentosin, ngwusanang utawi nganorayang prajuru Paiketan Serati, patut
- ສາຍໂງ່ມາໃຈກາສິບກຸ່ມສາບໍ່ມີຄວາມຮັບຮອງສຳລັບບຸກຄົນທີ່
- kamargiang sajeroning paruman Paiketan Serati tur kingkupin antuk pinih
- ສັນຕິພາບສຳລັບບຸກຄົນທີ່ບໍ່ມີຄວາມຮັບຮອງ
- kedik atenga langkung adiri saking pamilet.

ບັນດາສັນຕິພາບ  
**Indik 3**  
 ບັນດາສັນຕິພາບ  
**Paiketan Wredha**  
 ບາງສາມີ  
**Pawos 52**

- ບັນດາສັນຕິພາບທີ່ຈະຖືກສ້າງຂຶ້ນສາມາດພັດທະນາໄດ້ດັ່ງນີ້:
- Wates Paiketan Wredha nglaksanayang swakarya ring widang:
- ທາ    ສະໜອງໃຫ້ເກີດຂຶ້ນສັນຕິພາບສຳລັບບຸກຄົນທີ່ມີຄວາມສາມາດ
  - ha.    Adat, Agama, Tradisi, Seni dan Budaya miwah kearifan lokal;
  - ສາ    ບົດຮຽນສຳລັບສາມັນທາງການ
  - na.    Pendidikan lan Olahraga;
  - ສາ    ສັນຕິພາບສຳລັບ
  - ca.    Kesehatan.



ບາງສາມີ 1431

Pawos 54

1 ກາ ບິດາດາງຕາເຕຂີ້ເວ້ບສາລິຍາພູກຊູບລິງຸກບາລິງຸກຍາງາທາ

(1) Pidabdabé ngadegang Pacalang malantaran kapilih olih krama désa.

1 ຫຼາ ມີສາກສາສິງຄິດາຂີ້ເວ້ບສາລິຍາພູກຊູບລິງຸກຍາງາທາ

(2) Sang sané tan wenang kaadegang dados Pacalang, luiré :

ບາ ກສາດາງຕາເຕຂີ້ເວ້ບສາລິຍາພູກຊູບລິງຸກຍາງາທາ

ha. Cédàngga, luires : pécéng, pérot, cungh lan sapanunggalannya;

ສາ ສາບສິກາບາງເວ້ບສາລິຍາພູກຊູບລິງຸກຍາງາທາ

na. Sapa sira ugi sané nénten kapatutang manut pararem;

ສາ ສາດາງຕາເຕຂີ້ເວ້ບສາລິຍາພູກຊູບລິງຸກຍາງາທາ

ca. nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng  
ເອ້ຄູ່ຄື

tinamban.

ບາງສາມີ 1431

Pawos 55

ສູດາຍສິບສາລິຍາ

Swadarmaning Pacalang:

ບາ ກາດາສາສູດາຍສິບສາລິຍາພູກຊູບລິງຸກຍາງາທາ

ha. Nyaga kasutreptian lan kasukertan wawidangan désa rauh sadagingnyané.

ສາ ກາດາສາສູດາຍສິບສາລິຍາພູກຊູບລິງຸກຍາງາທາ

na Nyaga kasutreptian lan kasukertan pamargin Yadnya ring wawidangan Désa  
ເອ້ຄູ່ຄື

Adat manut kabuatan.

ສາ ບາງຕາເຕຂີ້ເວ້ບສາລິຍາພູກຊູບລິງຸກຍາງາທາ

ca. Patut ngawikanin indik Keputusan Majelis Utama Désa



မဟာမိတ်

Pawos 58

၂၅၂ ပြဋ္ဌာန်းပေးသည့်အားဖြင့် ၂၅၂ ခု၊ ၂၅၂ ခု၊ ၂၅၂ ခု၊ ၂၅၂ ခု၊ ၂၅၂ ခု

(1) Prajuru Pacalang, kapilih nyabran 5 warsa, ngawit saking  
မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်  
padéwasané kaadegang pinaka Pacalang.

၂၅၃ ပြဋ္ဌာန်းပေးသည့်အားဖြင့် ၂၅၃ ခု၊ ၂၅၃ ခု၊ ၂၅၃ ခု၊ ၂၅၃ ခု၊ ၂၅၃ ခု

(2) Prajuru Pacalang sané swadarmannya sampun puputing sengker, kéngin  
အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်  
kapilih malih.

၂၅၄ မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့် ၂၅၄ ခု၊ ၂၅၄ ခု၊ ၂၅၄ ခု၊ ၂၅၄ ခု၊ ၂၅၄ ခု

(3) Pariindikané ngadegang Prajuru Pacalang sakaluiré, kapastikayang  
မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်  
malarapan Paruman Desa Adat tur kingkupin antuk atenga  
မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်  
langkung adiri saking pamilet.

၂၅၅ မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့် ၂၅၅ ခု၊ ၂၅၅ ခု၊ ၂၅၅ ခု၊ ၂၅၅ ခု၊ ၂၅၅ ခု

(4) Wusan dados Prajuru Paiketan Pacalang, sangkaning:  
မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်

ha. Lina;

ka. ပြဋ္ဌာန်းပေးသည့်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်

na. Pinunas ngraga malantaran jalaran sané pastika;

sa. ပြဋ္ဌာန်းပေးသည့်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်

ca. Swadarmannya sampun puputing sengker;

ka. မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့် / မဟာမိတ်အားဖြင့် ပြဋ္ဌာန်းပေးသည့်အားဖြင့်

ra. Kawusanang / kanorayang olih krama desa duaning

ហិប៉េប៉េតិយ៉ែនសិវិលនីសេនា

iwang pamargi, menawi nilar sesana.

1៧ ក្រុមសិក្សាត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា

(5) Ngentosin, ngwusanang utawi nganorayang prajuru Paiketan Pacalang, patut  
គាត់ត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា

kamargiang sajeroning paruman Desa Adat tur kingkupin antuk

គាត់ត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា

pinih kedik atenga langkung adiri saking pamilet.

### ហិក្រឹត្យា ១១

#### Indik 5

ក្រុមសិក្សាសាមញ្ញសាលាបឋមសិក្សា

**Yowana Désa Adat**

ប្រាសាទ ១៧

#### Pawos 59

1៧ ក្រុមសិក្សាសាមញ្ញសាលាបឋមសិក្សាត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា

(1) Yowana Désa Adat inggih punika Anak-anaking krama sané kasinanggeh  
គាត់ត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា  
daha truna, sané sampun mayusa 13 (telulas) tiban utawi sampun ngranjing  
វិស័យសិក្សាសាមញ្ញសាលាបឋមសិក្សា ១៣ ឆ្នាំ ឬច្រើនជាងនេះ ឬច្រើនជាងនេះ  
ring SMP kelas 1 ngantos mayusa 35 warsa tur durung marabian.

1៧ ក្រុមសិក្សាសាមញ្ញសាលាបឋមសិក្សាត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា

(2) Pupulan anak-anaking krama sané kasinanggeh daha truna, sané sampun  
គាត់ត្រូវដាក់ស្នាក់នៅបណ្តាសាលាសិក្សាសាមញ្ញសាលាបឋមសិក្សា  
mayusa 13 (telulas) tiban utawi sampun ngeranjing ring SMP kelas 1  
ក្រុមសិក្សាសាមញ្ញសាលាបឋមសិក្សា ១៣ ឆ្នាំ ឬច្រើនជាងនេះ ឬច្រើនជាងនេះ  
ngantos mayusa 35 warsa tur durung marabian masikian ring paiketan sané

ສາມິດຊຶ່ງບໍລິເວນເກຼ້າບາດ  
kasinanggeh Paiketan Yowana.

ບາບສາມິດ  
**Pawos 60**

131 ບາບບໍລິເວນເກຼ້າບາດສາມິດສາມິດ

(1) Papalihan Prajuru Paiketan Yowana minakadi:

- ທາ ຍາດບໍລິເວນເກຼ້າບາດສາມິດ
  - ha. Manggala Paiketan Yowana;
- ສາ ບາດເຊິ່ງບໍລິເວນເກຼ້າບາດສາມິດ
  - na. Patajuh, pinaka wakil manggala Paiketan Yowana;
- ສາ ບາດສາມິດເຊິ່ງສາມິດ
  - ca. Panyarikan, pinaka Juru Surat;
- ກາ ບາດສາມິດເຊິ່ງບາດສາມິດເກຼ້າບາດສາມິດ
  - ra. Patengen, pinaka Pangemong druén Paiketan Yowana.

132 ບາດສາມິດເຊິ່ງບາດສາມິດເກຼ້າບາດສາມິດ

(2) Pidabdabé ngadegang Prajuru Paiketan Yowana Désa Adat minakadi:

- ທາ ສາມິດເກຼ້າບາດສາມິດສາມິດສາມິດສາມິດສາມິດ
  - ha. Kelihan Paiketan Yowana, kasudi jeroning paruman warga  
ບາດສາມິດເກຼ້າບາດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດ  
Paiketan Yowana, tur kacumponin antuk pamilet paruman;
- ສາ ບາດສາມິດເຊິ່ງບາດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດ
  - na. Pangliman, panyarikan, patengen lan kasinoman kasudi olih  
ສາມິດເກຼ້າບາດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດ  
Kelihan Paiketan Yowana.

133 ສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດສາມິດ

(3) Sang sané tan wenang kaadegang dados Prajuru Paiketan Yowana, luiré:

- ဟၢၤ ၵသဒဏ္ဍၢ် ဗျဵုဂီၤကးၣ်ဂုၤဆါၣ်ဂုၤကၢၤဖါၤ၊ သွၤတီၢ်ဒုၤလၢကွၢ်ပုၤဒဏ္ဍၢ်လၢကွဲး
  - ha. Cédàngga, luire : pécéng, pérot, cungh lan sapanunggalannya;
  - ခၢၤ ၵပပိၤကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤဖျၢၤဖါၤကွၢ်ပၤကမ္ပၤဗျဵု
  - na. Sapa sira ugi sané nénten kapatutang manut pararem;
  - ဆၢၤ ကွၢ်မၤခါၤဖျၢၤဖါၤလၢမၤကၢၤကွၢ်ဒွၢ်ပၤဖျၢၤဖါၤကွၢ်ပၤကမ္ပၤဗျဵု
  - ca. Nandang sakit ila, ayang, buduh miwah pinungkan sané tan kenéng  
ဖါၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
- tinamban.

- ၂၃၁ ပုၤဒွၢ်ပၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
  - (4) Prajuru madrebé amongan ngénterang yowana, suwénipun 5 warsa,  
မၤဒေၤပခါၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
- sajawaning wénten parindikan séwos, tur sang sampun puputing panumaya  
ကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
- kangkat kapilih malih.

ပၤကၢၤမၤ၂၄၈၁  
**Pawos 61**

- ၂၄၈၁ သွၤခါၤမၤပုၤဒွၢ်ပၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
  - (1) Swadarmaning Prajuru Paiketan Yowana:
  - ဟၢၤ ကွၢ်ဒွၢ်ပၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
  - ha. Nuntun warga Paiketan Yowana, nyejerang pamikukuh miwah patitis  
ပၤကၢၤမၤ၂၄၈၁
- Paiketan Yowana.
- ၂၄၈၁ ၵကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
  - na. Ngénterang paruman warga Yowana Désa Adat, miwah mastikayang  
ပၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵုကၢၤတီၤမၤကၢၤကွၢ်ဒွၢ်ပၤကမ္ပၤဗျဵု
- pamutus- pamutus sané kabaos pararem.

- ၂၈၁။ နိဗ္ဗင်္ဂိန္ဒာယိပဏ္ဍိတပဟိန္ဒိယောက္ခရာပရမဟာနိကာရိ
  - ca. Nimbangin kaiwangan warga Paiketan Yowana, saha nibakang  
ပဗ္ဗိန္ဒာယိပဏ္ဍိတပဟိန္ဒိယောက္ခရာပရမဟာနိကာရိ  
pamutus marupa pamatut.
  - ၃၁။ ဗရသုတရိက္ခယပရမဟာနိကာရိ၊ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ  
ra. Maka dutaning Yowana Désa Adat, mawosang saluiring indik ring sapa sira ugi  
ဗရသုတရိက္ခယပရမဟာနိကာရိ၊  
mapisarat sareng Yowana Désa Adat.
  - ၂၈၂။ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ  
ka. Angga Yowana Désa Adat patut ngremba parikrama ring Adat  
ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ၊  
manut sesanannyané lan pituduh Bandésa utawi Prajuru Désa Adat.

ပဟာသိပရမဟာနိကာရိ

**Pawos 62**

ပိတိယသုတရိက္ခယပရမဟာနိကာရိ၊ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ၊ ကာသုတရိက္ခယပရမဟာနိကာရိ။  
Petias utawi olih-olihan Prajuru Paiketan Yowana, kasulurang manut pararem.

ပဟာသိပရမဟာနိကာရိ

**Pawos 63**

- ၂၈၃။ ပြက္ခရာပဟိန္ဒိယောက္ခရာပရမဟာနိကာရိ၊ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ
  - (1) Prajuru Paiketan Yowana kagentosin, riantukan :
    - ဟ။ ဂမဗေဒ
    - ha. Séda;
    - ခ။ ပိန္နဲပရမဟာနိကာရိ၊ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ
    - na. Pinunas ngraga, menawi kageringan lan sapanunggilannya;
    - သ။ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ၊ ဗရဟာသိသဗ္ဗိပိဟိန္ဒိယောက္ခရာပရမဟာနိကာရိ
    - ca. Magingsir genah saking Désa Adat Angkah ka dura désa;





- ka. Sapa sira ugi sané nénten kapatutang manut pararem;
- sa. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban.

131. Prajuru madrebé amongan ngénterang Paiketan Krama Istri, suén ipun 5 (limang) warsa, sawawaning wénten pariindikan séwos, tur sang sampun puputing panumaya kangkat kapilih malih.

### ບາງບາລີ 66

#### Pawos 66

- 132. Swadarmaning Prajuru Paiketan Krama Istri:

  - na. Nuntun Angga Paiketan Krama Istri, nyejerang pamikukuh miwah patitis krama istri.
  - ka. Ngénterang paruman warga Paiketan Krama Istri, miwah mastikayang pamutus-pamutus sané kabaos pararem.
  - sa. Nimbangin kaiwangan Angga Paiketan Krama Istri, saha nibakang pamutus marupa pamatut.

- ၇၂။ ဝါးသုတေသနပိုင်ဆိုင်ရေးအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း  
 ra. Maka dutaning Paiketan Krama Istri, mawosang saluiring indik ring sapa sira  
 ဟူ၍ပိုင်ဆိုင်မှုပိုင်ဆိုင်ရေးအဖွဲ့အစည်း၊  
 ugi mapisarat sareng Paiketan Krama Istri.
- ၈၂။ မဟာသီမာပေအဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း  
 ka. Angga Paiketan Krama Istri patut ngremba parikrama ring Adat manut  
 မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း၊  
 sasanannyané lan pituduh Bandésa utawi Prajuru Désa Adat.

### မဟာသီမာပေ

#### Pawos 67

ပိုင်ဆိုင်မှုပိုင်ဆိုင်ရေးအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း၊ ကလေးအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း။  
 Petias utawi olih-olihan Prajuru Paiketan Krama Istri, kasulurang manut pararem.

### မဟာသီမာပေ

#### Pawos 68

- ၂၈၂။ ပြုစုပိုင်ဆိုင်ရေးအဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း  
 (1) Prajuru Paiketan Krama Istri kagentosin, riantukan :  
 ဟ။ ငါး  
 ha. Lina;  
 ခ။ ပိုင်ဆိုင်မှုပိုင်ဆိုင်ရေးအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း  
 na. Pinunas ngraga malantaran jalaran sané pastika;  
 ည။ မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း  
 ca. Swadarmannya sampun puputing senger;  
 ၇၂။ ကလေးအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း။  
 ra. Kawusanang/kanorayang olih angga paiketan duaning iwang pamargi,  
 မိမိတို့အဖွဲ့အစည်း၊ မိမိတို့အဖွဲ့အစည်း။  
 menawi nilar sesana.
- ၂၈၃။ မိမိတို့အဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း၊ မဟာသီမာပေအဖွဲ့အစည်း  
 (2) Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom

ບໍາໂນ້ງໄທຊູງຍາມິສຶງ ຍິສສາມິຕາງຄູໂຕເອເລໂນ  
Paiketan Krama Istri, minakadi Bandésa Adat.

ບໍາໂນ້ງໄທຊູງຍາມິສຶງ

Indik 7

ສົກຍິບຸງຊຸງຍາມິສຶງ ຍິສສາມິຕາງຄູໂຕເອເລໂນ

Sekaa miwah Lembaga Adat Tiosan

ບາງທາມິໂດນ

Pawos 69

ສົກຍິບຸງຊຸງຍາມິສຶງ ຍິສສາມິຕາງຄູໂຕເອເລໂນ ນັບຮູ້ກວມໂຕເອເລໂນ ໃສ່ຕູງ  
Sekaa miwah Lembaga Adat Tiosan ring sawawengkon Désa Adat Angkah,  
ສາເອັກມິຍາບາບຊຸງຍາມິສຶງ ຍິສສາມິຕາງຄູໂຕເອເລໂນ ໃສ່ຕູງ  
katinasang malarapan Surat keputusan Désa Adat Angkah

ບາງທາມິໂດນ

Palet 5

ສາບຸບັດ

KULAWARGA

ບໍາໂນ້ງໄທຊູງຍາມິສຶງ

Indik 1

ບາງທາມິໂດນ

Pawiwahan

ບາງທາມິໂດນ

Pawos 70

- 139. ບາງທາມິໂດນ ອີງໂຕເອເລໂນ ທີ່ບາງທາມິໂດນ ທີ່ບາງທາມິໂດນ ທີ່ບາງທາມິໂດນ  
(1) Pawiwahan inggih punika, patemoning purusa lawan pradana malarapan  
ບາງທາມິໂດນ ທີ່ບາງທາມິໂດນ ທີ່ບາງທາມິໂດນ ທີ່ບາງທາມິໂດນ ທີ່ບາງທາມິໂດນ  
panunggalan kayun tresna, silih asih, madulurin upasaksi sekala niskala.

1271 ສຽງຍາດາລາຍິສາລາດີສຽງຍາດາລາຍິສາລາດີຍິສາລາດີ

(2) Krama désa minakadi krama banjar patut sareng nyanggra miwah ສິ່ງຍາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ  
niténin yan wénten krama sané nglaksanayang upacara pawiwahan.

1271 ບເຢ່າດີສາຍິສາລາດີຍິສາລາດີຍິສາລາດີ

(3) Pamargin pawiwahan, luire :

ທາ ຍາດາລາຍິສາລາດີຍິສາລາດີ

ha. Malantaran pepadikan;

ສາ ຍາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ

na. Malantaran ngorod, mrangkat rihin wau kakrunayang;

ສາ ຍາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີ

ca. Malantaran nyentana utawi nyeburin;

ດາ ຍາດາລາຍິສາລາດີຍິສາລາດີ

da. Malantaran pada gelahang.

131 ບາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ

(4) Indik pawiwahan ring Désa Adat Angkah, kamanggehang Undang-Undang

ຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ

miwah Peraturan Pemerintah, sané ngindikang pawiwahan,

ຍາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ

mapagamel kecap sastra agama tur kanutang ring drestan désa.

131 ມິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີຍິສາລາດີ

(5) Sinalih tunggil krama sané pacang nglaksanayang upacara pawiwahan, patut

ຍາດາລາຍິສາລາດີຍິສາລາດີຍິສາລາດີ

wénten pasadok ring prajuru.

161. *ບົວບາຮຽງກຸສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ*  
 (6) Pawiwahan sané kamanggehang ring Désa Adat Angkah :  
 ມາ ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 ha. Patut kategepin antuk Tri Upasaksi inggih punika : manusa saksi, buta  
 ມາ ຍິບຸກຸດາເຊດາເອເດທາຍ  
 saksi miwah déwa saksi nganutin agama;  
 ສາ ຍາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 na. Manusa saksi minakadi prajuru banjar/désa adat miwah prajuru  
 ສາ ມາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 dinas, sané nglantur nglekitayang pawiwahané punika;  
 ສາ ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ / ບາຮຽງ  
 ca. Taler patut kategepin antuk panyaksi saking krama désa/banjar.

171. *ສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ*  
 (7) Saluir prabéa panyaksi, kamedalang olih sang mawiwaha,  
 ຍາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 manut dudonan sakadi ring sor puniki :  
 ມາ ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 ha. Panyaksi ka banjar/désa adat;  
 ສາ ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 na. Panyaksi ring prajuru banjar/désa adat miwah prajuru dinas;  
 ສາ ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ  
 ca. Panebas lekita pawiwahan, sané ageng alit ipun nganutin pararem  
 ຍິບຸກຸດາເຊດາເອເດທາຍ  
 miwah pamastikan sang ngawawenang.

181. *ບາຮຽງເອີ້ນບົວສາຍຕັ້ງບຳນຶກຸດາເຊດາເອເດທາຍ*  
 (8) Tata titi pawiwahan sejangkepnyane kasulurang ring pararem :



ບຸນສາສາບບໍລິສາກຸສມາຍຸກຍຸງເຢົາ  
pasuakan papadikané sampun puput.

131 ສາເຈບຣີທຸກທາກຸສາສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
4) Sajawaning dudonan sakadi ring ajeng, taler nganutin désa kala  
ບຸນ  
patra.

ສາ ສາມາຍຸກຍຸງສາສາບບໍລິສາກຸສມາຍຸກຍຸງເຢົາ ບາດາກຸສາກິສຸທິນິ  
na. Sasampun pasuakan papadikane puput, wadoné raris kairing  
ທຸງທາທິສາຍຸກຍຸງສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
budal kapumahan lanangé, nuli katiwakin pabiakala lan upacara  
ບໍລິບາທາທິ

pawiwahan;

ສາ ຍາຕຸບາຕຸຍິກຸທາຍຸກຍຸງສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
ca. Mangda pangambilé tumus sekala niskala, ring suba déwasa sané  
ສາຍຸກຍຸງສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
sampun kacumponin, kulawarga purusa raris mamitang wadoné ring  
ສາຕຸງ/ບຸນເຮກຸຍາກຸສາ ຍາເຈບຸກຸສາດີນິທາເຣໂອເຫຼ່ງ  
sanggah/pamrajan pradhanané, majalaran antuk pejati.

132 ພາສາບໍລິບາທາທິສາຍຸກຍຸງສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
(3) Yan pawiwahané malantaran antuk rorod/ngrangkat/ngunggahin/ngrenanin,  
ບຸນເຮກຸຍາກຸສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ

patut kadudonang sakadi ring sor :

ທາ ບຸນເຮກຸຍາກຸສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
ha. Reraman lanangé patut ngwéntenang pejati malantaran duta, sakirang-  
ສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ

kirangnya 2 (kalih) diri;

ສາ ທິສາຍຸກຍຸງສາສາດີນິທາເຣໂອເຫຼ່ງຕາກຸອິກຸລາທາທ  
na. Genah antené tan kéngin ring pumahan lanangé, sadurungé

ສາເອົາບສິກູບສາກບາບເງືອນສາເພະ

katiwakin upacara pabiakala;

ສ1 ບິເອເອົາກອບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ

ca. Pejatiné patut kadulurin antuk panglukuan, mapurwaka  
ບາກູສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ  
antuk nglungsur geng rena sinampura ring reraman daané, sinambi  
ສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ  
nunas gagalangan malih pidan babaosé pacang kalanturang;

ກ1 ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ

ra. Munggwing daging pabligbagan babaosé salanturnya, mastikayang  
ສາເພະ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ

tatibak palegan reraman daané ring reraman lanangé, miwah  
ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ  
migumang déwasa pawiwahané kapungkur.

131 ບາກູສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ

(4) Anak istri sané kajejerang dados sentana rajeg :

ບາ1 ສາເພະ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ

ha. Kapatutang ngidih anak lanang, sané kabaos pawiwahan kaceburin;

ສ1 ສາເພະ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ ຍາມບຸ້ນສາ ມີ

na. Sasampun pamargin paperasané puput, sang kalih nuli katibakin  
ບາກູສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ

upacara pawiwahan sakadi patut ipun;

ສ1 ສາກູສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ

ca. Sane istri sinanggeh sentana rajeg utawi purusa;

ກ1 ສາກູສາກບາບເງືອນສາກບາບເງືອນສາເພະ ຍາມບຸ້ນສາ ມີ

ra. Sane lanang sinanggeh sentana nyeburin utawi pradana.

ບົດຄຳສອນ

Indik 2

ກຳນົດການ

Nyapihan

ບາງສາສາສາດ

Pawos 72

1. ບາງສາສາດ ມີຄວາມໝາຍທີ່ເປັນທີ່ສຳຄັນ ໃນການຮຽນຮູ້ປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່.

(1) Prajuru désa minakadi prajuru banjar adat, wenang sareng mawasin miwah  
ຄຳສອນທີ່ຖືກສອນໃຫ້ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດ ແລະ ທຳມະດາຂອງບາງສາສາດທີ່  
niténin yan wénten krama sané mapikayun palas marabian, mangda nénten  
ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່  
durus dados nyapihan.

1. ບາງສາສາດ ມີຄວາມໝາຍທີ່ເປັນທີ່ສຳຄັນ ໃນການຮຽນຮູ້ປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່.

(2) Yan krama inucap kukuh ring pikarsannyané, désa minakadi banjar adat  
ຄຳສອນທີ່ຖືກສອນໃຫ້ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດ ແລະ ທຳມະດາຂອງບາງສາສາດທີ່  
nénten sumanggih ring pamarginnyané patut kalanturang ring sang  
ຕາມຄຳສອນທີ່ຖືກສອນໃຫ້ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່  
ngawawenang (pengadilan).

1. ບາງສາສາດ ມີຄວາມໝາຍທີ່ເປັນທີ່ສຳຄັນ ໃນການຮຽນຮູ້ປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່.

(3) Sadéréng pastika polih pamutus saking manggala adat utawi sang  
ຕາມຄຳສອນທີ່ຖືກສອນໃຫ້ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດ ແລະ ທຳມະດາຂອງບາງສາສາດທີ່  
ngawawenang (pengadilan), krama inucap manggeh keni tategenan krama  
ສຳຄັນທີ່ຖືກສອນໃຫ້ຮຽນຮູ້ກ່ຽວກັບປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່  
sekadi guni.

ບາງສາສາດ

Pawos 73

1. ບາງສາສາດ ມີຄວາມໝາຍທີ່ເປັນທີ່ສຳຄັນ ໃນການຮຽນຮູ້ປະຫວັດສາດຂອງຕົນເອງ ແລະ ຂອງປະເທດທີ່ຕົນຢູ່.

(1) Wusan mapikurenan riantukan sinalih tunggil lampus/séda, utawi

គាត់បញ្ជូនសេវាសុខភាពយុវជនឱ្យមានលក្ខណៈប្រសើរឡើង គឺជាគោលការណ៍របស់យុវជនប្រទេសឥណ្ឌូនេស៊ី  
katinggalin pasah marabian kawastanin balu, minakadi balu lanang utawi istri.

129 ការប្រកាសនៃការបោះឆ្នោតស្តីពី៖

(2) Balu kabinayang dados kalih :

ហា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

ha. Balu istri wit sentana rajeg miwah balu istri boya sentana rajeg;

គា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

na. Balu lanang kapurusa miwah balu lanang nyeburin.

130 គ្រឹះការប្រកាសនៃការបោះឆ្នោតស្តីពី៖

(3) Swadarmaning balu inucap, patut :

ហា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

ha. Ngamanggehang pati brata, tan patut ngamargiang paradara utawi  
គ្រឹះការប្រកាស

drati krama;

គា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

na. Ngwasayang waris, tan dados ngadol, ngadéang, makidihang,

ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

lan siosan ring punika, sajawaning polih kabébasan saking pianak utawi  
គ្រឹះការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

kulawarga pinih tampek saking rabiné, pradé okané kantun alit-alit;

គា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

ca. Kéngin ngidih sentana pradé kacumponin antuk kulawarga kapurusa;

ហា ការប្រកាសនៃការបោះឆ្នោតដើម្បីជ្រើសរើសយុវជនប្រទេសឥណ្ឌូនេស៊ី

ra. Kawenangan mawiwaha malih, pradé lalugrahan saking kulawarga  
គ្រឹះការប្រកាស

kapurusa.

131 ការប្រកាសនៃការបោះឆ្នោតស្តីពី៖

(4) Balu kaucap tan pageh, sekadi ring sor :



ໜ້າຂາດໄຖ່

banjar adat.

131 ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນປຸງປຸງສິນຄ້າ

(4) Sentana wénten kalih soroh, inggih punika :

ໜ້າ ປຸງປຸງສິນຄ້າທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

ha. Pratisentana, inggih punika sentana sané embas saking pawiwahan  
ສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

sané kapatut;

ຂ້າ ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

na. Sentana paperasan inggih punika sentana sané mawit saking

ຍົກມາປຸງປຸງສິນຄ້າທຸກໆບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ  
meras pianak,riantukan pawiwahané tan ngawetuang sentana antuk upasaksi  
ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

sekala niskala.

132 ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

(5) Sentana rajeg inggih punika sentana wadon sané karajegang pinaka purusa.

133 ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

(6) Sentana sané metu saking pawiwahan tan sah, mangda linggihnyané pastika

ບຸກຄົນທຸກໆບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

patut kategepin antuk sangaskara manut sastra agama miwah dresta.

134 ບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

(7) Pawiwahan sané nénten ngwetuang sentana, kulawarga inucap kéngin ngidih  
ພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

sentana :

ໜ້າ ສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນພິສູກສາບຮູ້ກຸ່ມບຸກຄົນທຸກໆບຸກຄົນ

ha. Kapratama, saking kulawarga kapurusa sané pinih tampek pakilit  
ບຸກຄົນທຸກໆບຸກຄົນທຸກໆບຸກຄົນ

pakulawargan;

- ka.  *Kaping kalih, pradé nénten wénten kulawarga purusa, dados ngidih*  
*ສົ່ງສາມສົ່ງສາມບໍ່ຕ່າງຄະ*  
*sentana saking kulawarga pradana;*
- sa.  *Kaping tiga, pradé taler nénten wénten saking kulawarga pradana,*  
*ທ່າທ່າສົ່ງສົ່ງສົ່ງສາມສາມສາມ*  
*dados ngidih sentana sakama-kama.*

- 151.  *Kadosang ngrajegang sentana rajeg, pradé :*
- 1a.  *Sampun kamanggehang dados pratisentana purusa;*
- ka.  *bèta kama bishama kama bishama bishama bishama bishama*
- na.  *Pamargin pawiwahané kapungkur, pawiwahan kaceburin;*
- sa.  *ສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງ*
- ca.  *Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha*  
*ລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມລ່າງສາມ*  
*lantur kasiarang ring wawengkon Désa Adat Angkah*

**ບາງສາມາດ 1301**  
**Pawos 75**

- 131.  *Pidabdabé ngrajegang sentana paperasan, mangda nganutin dudonan sané*  
*ບາງສາມາດສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງສົ່ງ*  
*patut, minakadi kacihnayang antuk arta brana pamerasan lan upasaksi sekala*  
*ສົ່ງ*  
*niskala, tur kategepin malih antuk lekita sané pastika saking sang rumaos.*
- 132.  *Sinalih tunggil krama banjar/désa, sané pacang ngidih sentana patut masadok ring*







បក្សាសិវ្យា

Pawos 78

១៧១ ហាហ្គិហរិសិវ្យាបិរាះ

(1) Ahli waris, luiré :

ហា ប្រទិសិវ្យាបិរាះ

ha. Pratisentana purusa;

គា ប្រទិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

na. Pratisentana istri (sentana rajeg);

សា ប្រទិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

ca. Sentana paperasan lanang utawi istri.

១៧២ ស្វាដារម៉ាណិហាហ្គិហរិសិវ្យាបិរាះ

(2) Swadarmaning ahli waris, patut :

ហា យ៉ាហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

ha. Yan pawaris séda, patut kaupakara pitra yadnyania;

គា យ៉ាហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

na. Yan pawaris madrebé utang patut kataur manut panglokika.

១៧៣ ប្រាដេវ៉េនតេនកាវ៉ាបិរាះហ្គិហរិសិវ្យាបិរាះ

(3) Pradé wénten karang kaputungan utawi tan wénten sané ngawarisin,

កាវ៉ាបិរាះហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

kelihan banjar adat wenang nuréksa sulur pakulawargannia sané dumun tur lantur

កាវ៉ាបិរាះហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

kasiarang ring banjar adatnyané mangda sang patut ngwarisin digelis nyeledihi karang

ហ្គិហរិសិវ្យាបិរាះ

inucap.

១៧៤ ប្រាណាក់ហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

(4) Pianak utawi ahli waris sané magentos agama wit saking Agama Hindu ka agama

ហ្គិហរិសិវ្យាបិរាះហ្គិហរិសិវ្យាបិរាះ

siosan tan polih pahan padum waris.



ບົກຊີເກີນຊຽງ

Indik 2

ບົກຊີເກີນຊຽງ  
Lingkungan Alam Désa Adat

ບາງບາສີນຳ 1501

Pawos 80

- 1. ມີສາລິນຊຽງເຖິງບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ
  - (1) Sinalih tunggil krama patut nglestariang tlanjakan ring ajeng pakubonnyané.
  - 1. ສາມາດສາລິນຊຽງບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ
  - (2) Karesikan palemahan désa adat lan tata titi nglestariang tlajakan kasulurang  
ກິບາກບາງບາສີນຳບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ
- ring pararem soang-soang banjar adat.

ບາງບາສີນຳ 1. ຊຽງ

Palet 2

ສາລິນຊຽງເຖິງບາງບາສີນຳ

Karang Miwah Tegal

ບາງບາສີນຳ 1. ຊຽງ

Pawos 81

- 1. ສາມາດສາລິນຊຽງບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ
- (1) Krama désa pangemong karang désa utawi karang ngraga,  
ບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ  
patut ngwatesin karang inucap antuk pagehan turus utawi témbok mangda  
ບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ  
pakantenané asri.
- 1. ບາງບາສີນຳເຖິງສິ່ງທີ່ບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳເຖິງບາງບາສີນຳ
- (2) Watesé sané atep utawi mapanyaitan patut kapiara/kategen oleh soang-



ហាបុរុនិសាបទ្រៀមទ្រាហ៍ ហើរេហ៍ស្រីសប្បហាសិរិកាបដា  
alah punika patut ngawaliang tanah, tegal inucap saha keni déwa danda  
មនុស្សាហ៍មុខ  
manut pararem.

- ១៣១ ហាបុរុនិសាបទ្រៀមទ្រាហ៍ ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
- (3) Yan wénten anak padem ring tegalan wiadin ring carik, pamarginé sekadi ring sor:
  - ហា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - ha. Ring tegalan wiadin ring carik punika, patut kalaksanayang upakara  
មនុស្សាហ៍មុខ  
manut kecap sastra agama miwah dresta;
  - គា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - na. Ngentasang sawa ring tegalan wiadin carik patut nganutin pituduh prajuru  
ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា  
désa utawi prajuru banjar adat, lan prajuru subak;
  - ឃា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - ca. Tegal wiadin carik sané kentsin patut taler ka upakara manut kecap sastra  
មនុស្សាហ៍មុខ  
agama miwah dresta;
  - ងា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - ra. Ngentasang sawa ring tukad, pangkung, nénten kadulurin antuk upakara;
  - ចា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - ka. Yening wénten jana padem tan kakeniang parindikannyané kapanggih  
ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា  
ring wawidangan banjar adat, prabéa panyangaskara kacuntakannyané  
ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា  
kaprabéanin olih banjar adat inucap;
  - ដា ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា
  - da. Tan wenang ngenahang napi luihé sané kasinanggeh ngletehin karang  
ហើរេហ៍ស្រីសប្បហាសិរិកាបដា ហើរេហ៍ស្រីសប្បហាសិរិកាបដា  
paumahan manut kecap sastra agama, bilih-bilih yan sané





ကပဝိတေတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
kaparitas tur wénten lalugrahan prajuru, sang nruwénang wawangunan wenang  
နိမိတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
keni pamidanda manut pararem, tur témbok inucap patut kagubar olih sang  
ကုမ္ပဏိယကုမ္ပဏီလီမိတက်  
nruwénang sasidané mangda kakaryanin abangan.

- ၂၅၁ ဖာန္တဏဂုဏသိက္ခမာဏိယုဒ္ဓိယိယိကပိမတေ။  
(3) Tan kadodosang ngembahang limbah cemer kapisaga.
- ၂၅၂ ဂုဏသိက္ခမာဏိယုဒ္ဓိယိယိကပိမတေ။  
(4) Yéning tamiu jagi ngwangun genah sané kasuciang manut agama mangda  
ဂုဏသိက္ခမာဏိယုဒ္ဓိယိယိကပိမတေ / ဂုဏသိက္ခမာဏိယုဒ္ဓိယိယိကပိမတေ။ ပုဂ္ဂိုလ်  
ngwéntenang pasadok ring prajuru banjar/désa adat. Prajuru wenang  
နိမိတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
netesin rencana saprindik wawangunan inucap.
- ၂၅၃ သပိတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
(5) Sapasira ugi krama désa sané jagi ngwangun paumahan lan sakaluiré magenah ring  
သိမိန္ဒြေတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
sisin marginé patut nganutin uger-uger pemerintah utawi guru wisésa.
- ၂၅၄ နေဝေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
(6) Krama tamiu, pangembang utawi développer paumahan, pradé jagi pacang  
ဥပဒေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
ngrencanayang ngwangun paumahan sawawengkon Désa Adat Angkah,  
သပိတေသ္မိကုမ္ပဏိယကုမ္ပဏီလီမိတက်  
sajawaning sampun kalugra (izin), saking guru wisésa (pemerintah) patut taler  
ဂုဏသိက္ခမာဏိယုဒ္ဓိယိယိကပိမတေ။  
wénten lugraha saking Prajuru Désa Adat.

- ၁၇၁ ပြဋ္ဌာန်းထုတ်ဝေရေးအဖွဲ့ဝင်များအား ပြည်ထောင်စုအဖွဲ့ဝင်များအား (7) Prajuru Désa Adat Angkah sadurungé nglugrayang pawangunan manut angka 6 နိမိတ်တို့ကို ပြန်လည်အသုံးပြုရန်အတွက် အဖွဲ့ဝင်များ (nem) inucap, patut polih pamutus saking paruman krama Désa Adat Angkah
- ၁၇၂ ကြေးမုံတို့ကို ပြန်လည်အသုံးပြုရန်အတွက် (8) Krama tamiu, déploper pangembang paumahan sané ngwangun paumahan မဟာမိတ်အဖွဲ့ဝင်များအား ပြန်လည်အသုံးပြုရန်အတွက် sawawengkon Désa Adat Angkah, patut mapunia, sané kasulurang စာချုပ်အရပါ။  
manut pararem.

မိန့်ကြားချက်  
Indik 2  
မဟာမိတ်  
Wawalungan  
ပုဒ်မ ၈၄  
Pawos 84

- ၁၇၃ မဟာမိတ်တို့၏ အကျိုးစီးပွားကို ထိခိုက်စေရန်အတွက် (1) Sahanan warga désa sané miara wawalungan sekadi bawi, banténg လက်ထပ်မှုအတွက် အကျိုးစီးပွားကို ထိခိုက်စေရန်အတွက် lan sakancan ipun mangda sayaga niténin minakadi negul, nglogor မဟာမိတ်တို့၏ အကျိုးစီးပွားကို ထိခိုက်စေရန်အတွက် wawalungané punika, bilih-bilih ngranjing ngletehin sanggah utawi merajan miwah စာချုပ်အရပါ။  
kahyangan.
- ၁၇၄ ပြည်ထောင်စုအဖွဲ့ဝင်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန်အတွက် (2) Pradé wénten wawalungan malumbar utawi ngeléb tur ngrusak pakarangan utawi ပြည်ထောင်စုအဖွဲ့ဝင်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန်အတွက် pabianan krama, risampun kawara kéngin kataban tur kadanda ngwaliang

17021

Wit tatanduran sané karusak saha naur panebas manut pararem.

171 Pradé wawalungannia ngantos ngletehin tegak suci, minakadi pamerajan, kahyangan, risampun kaparitas antuk prajuru, sang sané nruenang, wenang keni pamidanda marupa arta danda miwah déwa danda manut pararem.

171 Krama désa patut nyerayanin wawalungan miwah sarwa prani, tan kapatutang pamidanda manut pararem.

171

Indik 3

171

Papayonan

171

Pawos 85

171 Ngawit nandur papayonan tanem tuwuh patut adepa agung, sawatara 2,5 meter ngajeroang saking wates. Pradé ngantos ngliwat wates, wenang kasepat gantungin.

171 Papayonan tanem tuwuh/woh-wohan ngeliwat wates. Pradé buah ipun runtuh

နာပိမတၢ်ကွဲးပုဟ်ပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
kapisage, buah ipun sane runtuh punika kalugra ka druwen olih sane karuntuhin.

၂၅၁ ပပုယုဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
(3) Papayonan sané ngungkulin mawastu mayanin ka pisaga, sang sané nruénang  
ပပုယုဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
papayonan inucap patut kawara tur kairing mapiguman. Ping ajeng sang  
ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
nruénang papayonan arsa ngrebah utawi notor wit papayonané punika saha  
ဆာဂုဏ်

carane;

ဟၢၤ ဂွံးပိဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
ha. Upeksa ring prajurunyane, mangda kesaksinin rikala nelasin (notor)  
ဟၢၤ ဂွံးပိဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
utawi ngebah sekancannya,

ကၢၤ ဟၢၤ ဂွံးပိဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
na. Atur upeksa ring prajuru nunas tempo panumaya pacang makarya nelasin,  
ဆၢၤ မၤကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
ca. Sadurung lintang tempo prade tanem tuwuh tetangunan sane mayanin punika  
ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
rubuh (tan pajmuga antuk linuh, ujan angin, lan sekancannya)  
မိမိကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်

sang adruwe saking kaiwangan,  
ကၢၤ ဟၢၤ ဂွံးပိဏ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
ra. Tanem Tuwuh /tetangunan sane rubuh punika wenang ketawan antuk sang  
နီၤနီၤသၢၤ  
keni baya,

၂၃၁ ပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်ကွဲးပုဂ္ဂိုလ်  
(4) Pradé sampun kawara taler tan wénten usaha sang nruénang, sang rumasa



ကလေးတရားရုံးက နိဒါန်းတမ်းကို ပြုစုရာတွင် အကျိုးအမြတ်မရှိဘဲ ပြုစုရန်  
kalestariang olih sang angawarat, patut masadok lan nunas lugraha ring prajuru désa  
အထူးတရားရုံးက နိဒါန်းတမ်းကို  
adat miwah Guru Wisésa.

ပုဒ်မ ၂၃၂

Palet 4

ကလေးတရားရုံးက နိဒါန်းတမ်းကို

**KAWASAN PERDÉSAAN DÉSA ADAT**

ပုဒ်မ ၂၃၂

Indik 1

ကလေးတရားရုံးက နိဒါန်းတမ်းကို

**Nglestariang Palemahan miwah Kawasan Perdésaan Désa Adat**

ပုဒ်မ ၂၃၂

Pawos 86

၂၃၂ ပုံစံတရားရုံးက နိဒါန်းတမ်းကို

(1) Warga utawi krama désa tan wenang :

၂၃၂ ကလေးတရားရုံးက နိဒါန်းတမ်းကို

ha. Ngembahang toya sané mawit saking badan wawalungan, paciringan,  
ကလေးတရားရုံးက နိဒါန်းတမ်းကို  
kamar mandi, pawaregan, miwah sané tiosan sané ngwetuang romon,  
ကလေးတရားရုံးက နိဒါန်းတမ်းကို  
bilih-bilih ngantos ngwetuang ambu kaon kapakarangan krama miwah  
ကလေးတရားရုံးက နိဒါန်းတမ်းကို

kamarginé;

၂၃၂ ကလေးတရားရုံးက နိဒါန်းတမ်းကို

na. Ngentungan luu kapakarangan krama, kamarginé, katlabahé, miwah  
ကလေးတရားရုံးက နိဒါန်းတမ်းကို  
katukadé.





ဂီၤဒါ

Gede.

၅၂) ကျွဲၤလၢနွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်/၇ၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

5) Gambelan angklung ring Banjar adat/tempek angkah tegh

၅၃) လၢပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

ta. Labda Pacingkremán Désa (LPD).

၅၄) ဂၢၢ်တၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

(2) Olih-olihan Désa Adat Angkah mawit saking :

၅၅) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

ha. Palaba Pura, kasulurang manut pararem;

၅၆) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

na. Papeson saking Krama Désa Adat Angkah kasulurang manut pararem;

၅၇) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

ca. Pah pahan saking LPD, kasulurang manut pararem;

၅၈) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

ra. Punia saking krama tamiu miwah tamiu, kasulurang manut pararem;

၅၉) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

ka. Paican saking guru Wisésa;

၆၀) ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

da. Dana punia siosan sané nénten mengikat.

၆၁) ကၢၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

(3) Nyabran paruman krama désa, Prajuru Désa Adat nyobiahang munjuk lungsur

ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

padruén désa.

၆၂) မၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

(4) Sahanan olih-olihan inucap ring ajeng kaanggén prabéa nyanggra piodalan,

ပၤပၤတၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်တၢ်ခွၢ်

upakara yadnya lan wawangunan Pura Tri Kahyangan, Kahyangan Désa



ပဏ္ဍိတ  
Palet 2  
မင်းပိုင်ဂုဏ်ထူး  
Majelis Désa Adat  
ပုဗ္ဗသီပေါ  
Pawos 89

- ၂၀၁၉ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော
- (1) Majelis Désa Adat inggih punika pakilitan utawi pasikian Désa Adat ring Propinsi, ကရင်ပြည်နယ်၊ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
Kabupaten lan Kecamatan manut undagan sané madué amongan lan pamatut ring မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
ဝိသေသမူဝါဒ၊ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
widang Adat Istiadat, sané mawit saking Agama Hindu miwah Dresta Désa tur မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
ဗဟိုဌာန၊ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
madué kawigunan mapaica tutur, tatimbang, panuntun, panarka lan pamutus ring မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
ဝိသေသမူဝါဒ၊ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
widang Adat, Tradisi, Budaya, Sosial Religius, မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
နယ်ပယ်၊ မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
Kearifan Lokal Hukum Adat lan Ekonomi Adat.
- ၂၀၂၀ ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော
- (2) Désa Adat Angkah satya lan satinut ring Majelis Désa မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော မင်းပိုင်ဂုဏ်ထူးတို့ကွဲပြားစွာလုပ်ဆောင်ပေးသော  
Adat manut undagannyané.



ບາງສາມຳພັນ

Pawos 91

- 131 ມີຄວາມໝາຍເຖິງເງື່ອນໄຂທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ
- (1) Sinalih tunggil krama sané manggihin prasihna pastika wéntené artabaya ສາມຳພັນທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ (kamalingan), patut digelis nepak kulkul tengeran pamitulung; sang ສາມຳພັນທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ kamalingan patut digelis atur supéksa ring prajuru; sang kacihnan ngamaling, ສາມຳພັນທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ katur ring sang ngawawenang, maweweh malih patut keni déwa danda ທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ lan arta danda manut pararem, yan ipun ngamaling brana druén désa sané ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ sinanggeh suci.
- 132 ກຳລັງສຳຫຼັບຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ
- (2) Soang-soang krama désa tan kapatutang mapailonan ring dusta; ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ sang kacihnan mapailonan ring dusta patut katibakin danda kadi dandaning maling, ສາມຳພັນທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ sané kasulurang manut pararem.
- 133 ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ
- (3) Indik ngrereh reramon minakadi daun kelapa, ron, miwah sané tiosan ring ບາງສາມຳພັນທີ່ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ pabianan krama tiosan rikenjekan suwung, kasulurang manut pararem.
- 134 ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ
- (4) Indik ngranjingin pakubon utawi pakarangan krama tiosan rikala suwung, ມີຄວາມສຳຄັນສູງສຸດທີ່ຈຳເປັນຕ້ອງມີຢູ່ໃນສາມຳພັນທີ່ກ່າວມາເທົ່ານັ້ນ mawastu raris sang madrué pakubon utawi pakarangan punika kaicalan,

ကလေးများအတွက်ပညာရေး

kasulurang manut pararem.

- ၂၅၂ ပါးစုံကြွေကြွေတို့ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး
- (5) Indik ngranjingin pakubon utawi pakarangan krama tiosan rikala suwung  
 ဤကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး  
 riantukan wénten pisarat sané mabuat, minakadi mapangarah miwah  
 ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး  
 kabuatan sané lianan, kasulurang manut pararem.

ပညာရေးအတွက်

Palet 2

ကျွန်းကျွန်း

Kulkul

ပညာရေးအတွက်

Pawos 92

၂၅၃ ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး

- (1) Dudonan kulkul ring Désa Adat Angkah, luiré:

- ၂၅၄ ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး
- ha. Kulkul désa magenah ring Pura Desa/ Pura Balé Agung;
- ၂၅၅ ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး
- na. Kulkul banjar magenah ring soang-soang balé banjar;
- ၂၅၆ ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး
- ca. Kulkul sekaa-sekaa.

၂၅၇ ကလေးများအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး

- (2) Kulkul désa/banjar adat, kamanggehang pinaka piranti utawi sarana tengeran maka  
 ပညာရေးအတွက်ပညာရေးအတွက်ပညာရေးအတွက်ပညာရေး  
 wangsit, ring wawengkon wawidangan désa/banjar adat.

- ၂၅၁ ဖာဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး
- (3) Tatepakan suaran kulkul manut dresta, tur anggah-ungguh tatepakan ipun  
ကျွတ်ပါဒါကန္တလူလူရွေးရွေး။  
kunggahang jeroning pararem.

ပာဇ်ပခာရွာကန္တလူလူရွေးရွေး  
Pawos 93

- ၂၅၂ ကျွတ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး
- (1) Kulkul désa utawi banjar adat tan wenang katepak, yéning tan sangkaning  
ပိဗျာဇ်ပခာရွာကန္တလူလူရွေးရွေး။  
pituduh prajuru, sajawaning tengeran Panca Baya.

- ၂၅၃ မိဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး
- (2) Sang nepak kulkul désa utawi banjar tan sangkaning pituduh prajuru,  
ပဗျာဇ်ပခာရွာကန္တလူလူရွေးရွေး။  
patut digelis atur supéksa ring prajuru maka buatan panepaké,  
ပဗျာဇ်ပခာရွာကန္တလူလူရွေးရွေး။  
yan tan asapunika keni pamidanda manut pararem;

- ၂၅၄ ကျွတ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး ဖာဇ်ပခာရွာကန္တလူလူရွေးရွေး
- (3) Kulkul sekaa-sekaa miwah kulkul pondokan tan kalugra matehin sukat miwah  
ဖာဇ်ပခာရွာကန္တလူလူရွေးရွေး။  
tatepakan kulkul désa utawi banjar; pradé mamurug kadanda manut pararem.







အေကေယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
agama, miwah mademang pangupa jiwana sang karampag.  
ကေယျ ဝိမာဒေယျ ဝိမာဒေယျ  
kasulurang manut pararem.

ပာဏိနိ

Pawos 97

၂၈၈၈ ပြာဒေယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
(1) Pradé sang pacang karampag mialangin pamargin pangrampagan inucap, mawastu  
မာယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
sampun tan nganutin linging awig-awig, krama inucap wenang kasepékang.

၂၈၈၉ ယေယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
(2) Yan krama inucap manggeh piwal yadiastun sajeroning makudang-kudang  
ပာဏိနိ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
paruman sampun kawéhin patinget sakéwanten manggeh piwal,  
မာယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
tan wénten pamargi tios, sajawaning krama inucap kanorayang, tur karang ayahannyané  
ကေယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
kawaliang majeng ring Desa Adat Angkah.

၂၈၉၀ ပာဏိနိ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
(3) Pangrampagan inucap ring ajeng kabaos buntas, risampun sang keni  
ပာဏိနိ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
pangrampagan punika :  
ဟေ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ / ဝိမာဒေယျ ဝိမာဒေယျ  
ha. Nunas geng rena sinampura ring ajeng krama désa/banjar adat,  
မာယျ ဝိမာဒေယျ ဝိမာဒေယျ ဝိမာဒေယျ  
riantukan piwal ring pasubaya sané pecak sampun kararemin;

- na. Naur pangargan panguwak pasubaya sadaweg pacang karampag, kadulurin antuk prayascita.

කසයසුර්ග් 177

DASAMAS SARGAH (X)

පිළුතුරුකුල ශේෂ ග්‍රීහ පිළුතුරුකුල පසාති

PEMBANGUNAN DÉSĀ ADAT MIWAH PEMBANGUNAN KAWASAN

පිගුකසාගුල ශේෂ ග්‍රීහ

PEDESAAN DÉSĀ ADAT

පහුපාසාති

Pawos 98

- 177. පිළුතුරුකුල පසාති කලාපයේ කලාපීය ග්‍රීහ ගොඩනැගීමේදී පිළිගත යුතු විධිවිධාන
  - (1) Pembangunan sané kalaksanayang ring Désa Adat Angkah inggih punika widang  
 පහුපාසාති පහුපාසාති කලාපයේ කලාපීය ග්‍රීහ ගොඩනැගීමේදී පිළිගත යුතු විධිවිධාන  
 Parahyangan, Pawongan lan Palemahan sané nganutin lan madasar antuk dresta  
 ශේෂ ග්‍රීහ ගොඩනැගීමේදී පිළිගත යුතු විධිවිධාන පහුපාසාති පහුපාසාති පහුපාසාති  
 Adat Bali, Gilik Saguluk, Paras Paros, Salunglung Sabayantaka, Sarpanaya,  
 පහුපාසාති පහුපාසාති පහුපාසාති පහුපාසාති පහුපාසාති  
 maka jalaran nyujur Kapatutan (satyam), kasubagian (Siwam)  
 පහුපාසාති පහුපාසාති  
 lan paras- paros (Sundaram).
- 178. පිළුතුරුකුල ශේෂ ග්‍රීහ පිළුතුරුකුල පසාති පහුපාසාති
  - (2) Pembangunan Désa Adat punika maduluran antuk Pangrencana, Pakaryan,  
 පහුපාසාති පහුපාසාති  
 lan paninjoan.

- 121 ប្រែប្រួលការគ្រប់គ្រងទឹកស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព ១១ ឆ្នាំ
- (3) Pembangunan Désa Adat kakuwubannyané pangrencana pembangunan 5 (limang) ទៅដល់ការគ្រប់គ្រងទឹកស្រាវជ្រាវ ១១ ឆ្នាំ  
tahun lan pangrencana pembangunan satu tahun.
- 131 ប្រែប្រួលការគ្រប់គ្រងទឹកស្រាវជ្រាវដោយប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្រាវជ្រាវ
- (4) Pangrencana Pembangunan Désa Adat kasumanggemin ring Paruman Désa Adat.
- 191 ប្រព្រឹត្តទៅដោយប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្រាវជ្រាវ
- (5) Prajuru Désa Adat patut nguningayang pangrencana lan pakaryan Pembangunan lan ទៅដល់ការគ្រប់គ្រងទឹកស្រាវជ្រាវដោយប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្រាវជ្រាវ  
Anggaran Pendapatan dan Belanja Désa Adat ring Pasangkepan Désa Adat.

បញ្ជីឈ្មោះ

Pawos 99

ប្រែប្រួលការគ្រប់គ្រងទឹកស្រាវជ្រាវដោយប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្រាវជ្រាវ  
Pembangunan kawasan pedésaan kasulurang manut pararem.

ឈ្មោះស្រាវជ្រាវ

EKA DASAMAS SARGAH XI

ប្រឹក្សាភិបាលស្រាវជ្រាវ ១១ ឆ្នាំ

PEMBINAAN LAN PENGAWASAN, PEMBERDAYAAN, MIWAH PELESTARIAN

ទឹកស្រាវជ្រាវ

DÉSADAT

បញ្ជីឈ្មោះ

Palet 1

ប្រឹក្សាភិបាលស្រាវជ្រាវ

Pembinaan lan Pengawasan

ឈ្មោះស្រាវជ្រាវ

Indik 1



ບັນຍັດພາສາ

**Pemberdayaan**

ບາງບາລີ ທະວັດ

**Pawos 102**

ບັນຍັດພາສາ ທີ່ກຳລັງເຮັດໃຫ້ເຂດພາຍໃນ ພຽງພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ

Pemberdayaan ring Désa Adat Angkah kalaksanayang antuk nincapang

ສາມິດ ທີ່ກຳລັງເຮັດໃຫ້ເຂດພາຍໃນ ພຽງພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ

kawigunan kramané sané wénten ring Désa Adat Angkah manut tata titi miwah dresta

ເຂດພາຍໃນ ພຽງພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ

adat, agama, lan dresta désa miwah saling asah asih lan asuh.

ບັນຍັດພາສາ

**Indik 2**

ບັນຍັດພາສາ

**Pelestarian**

ບາງບາລີ ທະວັດ

**Pawos 103**

ບັນຍັດພາສາ ທີ່ກຳລັງເຮັດໃຫ້ເຂດພາຍໃນ ພຽງພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ

Nglestariang Désa Adat setata kautsahayang nunggal ring rasa mapulung rai

ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ ພາຍໃນ

lan mabriuk sapanggul.



ຍົກໃຫ້ກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
magenah ring Bale Adat Desa Adat Angkah.

ບາງສາມີ 170

Pawos 106

- 170 ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
(1) Sakaluring indik sané sampun wénten sadéng awig-awig puniki kasurat, ຍົກໃຫ້ກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
mangda kaanutang ring sadaging awig-awig puniki.
- 171 ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
(2) Sakaluring sané durung kasurat risajeroning awig-awig puniki, menawi ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່ ບໍ່ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
kaangkat kaanggén mitegepin awig-awig puniki, pacang kasurat ri sajeroning ບາງສາມີ  
pararem.

ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່

TIGA DASAMAS SARGAH XIII

ບາງສາມີ

Pamuput

ບາງສາມີ 171

Pawos 107

- 171 ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
(1) Awig-awig puniki kawastanin Awig-Awig Désa Adat Angkah
- 172 ສາມີກຳລັງໃຫຍ່ໄປເຮັດໄວ້ໃຫ້ແກ່  
(2) Awig-awig puniki kamargiang ngawit saking kingkupin utawi kararemin.

ບາງສາມີ 108

Pawos 108

1271 ກະຊວງເຂດເງິນບໍ່ຖືກຳລັງຂາດເຂາຍໃຫ້ກຳລັງບຸກຄົນບຸກຄົນ

(1) Banjar adat ring wawengkon Désa Adat Angkah patut madrué pararem,
ສາບກຳລັງບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
saha pararem inucap sampun kacumponin olih krama banjar
ເຂດເງິນບໍ່ຖືກຳລັງຂາດເຂາຍໃຫ້ກຳລັງ
adat lan kawikanin olih Bandésa Adat, Désa Adat Angkah

1272 ສາບກຳລັງບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ

(2) Soang-soang krama banjar adat sané wénten ring wawengkon Désa Adat Angkah
ທຳລາຍສາບກຳລັງບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
tan dados piwal ring awig-awig lan pararem Désa Adat Angkah

ບາງສາມີ 109

Pawos 109

1273 ເຂດເງິນບໍ່ຖືກຳລັງຂາດເຂາຍໃຫ້ກຳລັງບຸກຄົນບຸກຄົນ

(1) Awig-awig puniki kaparipurnayang lan kararemin ring paruman krama Désa
ເຂດເງິນບໍ່ຖືກຳລັງຂາດເຂາຍໃຫ້ກຳລັງບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
Adat Angkah duk Rahina Soma Paing Sasih Kapat, Isaka Warsa 1946,
ບາງສາມີ 109 ທີ່ເຂດເງິນບໍ່ຖືກຳລັງຂາດເຂາຍໃຫ້ກຳລັງບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
Hari Senin Tanggal 7 Oktober Tahun 2024 magenah ring wantilan Pura
ບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
Puseh Désa Adat Angkah Kalingga tanganin olih sang ngawawenang
ບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນບຸກຄົນ
manut kawenangannya soang-soang.

127) ក្របខណ្ឌកិច្ចព្រមព្រៀង

(2) Luir sang nglinggatanganin :


  
 ប្រធានាធិការ  
 Bandesa Adat Angkah,  
 ហិរញ្ញវត្ថុ  
I Ketut Surtipa

ប្រធានាធិការ

Panyarikan,


  
 ហិរញ្ញវត្ថុ  
I Kadek Rumariyana

ប្រធានាធិការ

Patajuh


  
 ហិរញ្ញវត្ថុ  
I Made Budi Arya

ប្រធានាធិការ

Patengen


  
 ហិរញ្ញវត្ថុ  
I Gede Agus Panti Ambara

ឯកសារ ឯកសារ ក្រុម ឯកសារ  
 Kelihan Adat Banjar Angkah Pondok


  
 ហិរញ្ញវត្ថុ  
I Ketut Sudira

ឯកសារ ឯកសារ ក្រុម ឯកសារ  
 Kelian Adat Banjar Angkah Gede


  
 ហិរញ្ញវត្ថុ  
I Ketut Seniantara Adiputra

ឯកសារ ឯកសារ ក្រុម ឯកសារ  
 Kelihan Adat Banjar Angkah Munduk


  
 ហិរញ្ញវត្ថុ  
I Ketut Harimbawa

ឯកសារ ឯកសារ ក្រុម ឯកសារ  
 Kelihan Adat Banjar Angkah Tegeh


  
 ហិរញ្ញវត្ថុ  
I Ketut Juni Astawa

1

បញ្ជី  
Pangrampih

មតិណ៍រដ្ឋបាលឃុំឃ្នាង

Majelis Désa Adat (MDA)

ឃុំឃ្នាង

Kabupatén Tabanan

រដ្ឋបាលឃុំឃ្នាង

Bandésa Madya,



មតិណ៍រដ្ឋបាលឃុំឃ្នាង

I Wayan Sukadana, SP. M.Si

មតិណ៍រដ្ឋបាលឃុំឃ្នាង

Majelis Désa Adat (MDA)

ឃុំឃ្នាង

Kecamatan Selemadeg Barat

រដ្ឋបាលឃុំឃ្នាង

Bandésa Alitan,



I Nyoman Gede Arsa, BA.

សហមតិ

Saha Uning

មតិណ៍រដ្ឋបាលឃុំឃ្នាង

MAJELIS DÉSA ADAT PROVINSI BALI

ឃុំឃ្នាង


Nomor : 041/AWB-K/MDAP/VI/2025

ចេញថ្ងៃ

Tanggal : 25 Juni 2025

រដ្ឋបាលឃុំឃ្នាង

Bandésa Agung



មតិណ៍រដ្ឋបាលឃុំឃ្នាង

Ida Panglingsir Agung Putra Sukahet



មតិណ៍រដ្ឋបាលឃុំឃ្នាង

Panyarikan Agung,



Dr. Dewa Nyoman Rai Asmara Putra, S.H., M.H

ဖော်ပြချက်

Telah Dicatatkan

ပဏာမဆုံးဖြတ်ချက်အကျဉ်းချုပ်

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ဇူလိုင်

8 Juli 2025

Tanggal : .....

ရက်စွဲ/နံပါတ်/...../၀၀၅၅/၀၈၅၂/၀၃၃/၀၆/၂၀၂၅

Registrasi Nomor : A/0055/0852/033/06/DPMA/2025

ក្របខណ្ឌ

LEPIHAN I

ហេតុអ្វីត្រូវស្រាវជ្រាវអំពីធម្មធម៌ខ្មែរ

TATINASAN NYASA DÉSA ADAT ANGKAH

១៣១ ដំបូងគេគឺស្រាវជ្រាវអំពីធម្មធម៌ខ្មែរ

(1) Sibeh Bucu Lima, mateges :

ហ៊ា រដ្ឋធម្មនុញ្ញខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

ha. Désa Adat Angkah mapikukuh antuk Pancasila, Dasar miwah  
គោលការណ៍ប្រកាសធម្មនុញ្ញសាធារណរដ្ឋ

Darsanan Jagat Republik Indonesia.

គា ស្រាវជ្រាវអំពីធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

na. Sajeroning nyungkemin Agama Hindu, krama Désa Adat Angkah  
ធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

mapikukuh antuk Panca Sraddhā.

១៣២ ប្រតិទិនស្រាវជ្រាវអំពីធម្មធម៌ខ្មែរ

(2) Swastika Jeroning Padma Asta Dala:

ហ៊ា ប្រតិទិនស្រាវជ្រាវអំពីធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

ha. Swastika mateges; Krama Désa Adat Angkah, nyungkemin nginggilang  
ធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

Agama Hindu.

គា ប្រតិទិនស្រាវជ្រាវអំពីធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

na. Padma Asta Dala, mateges; Krama Desa Adat Angkah misinggihang  
ធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

Asta Aiswaryan Ida Sang Hyang Widhi Wasa Tios ring punika, sajeroning  
ក្របខណ្ឌស្រាវជ្រាវអំពីធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

ngupadi patitis Desa Adat Angkah, Prajuru Desa Adat Angkah,

ធម្មធម៌ខ្មែរជាមូលដ្ឋានសម្រាប់ការងាររបស់រដ្ឋ

mapagamel antuk Asta Brata.







ក្របខណ្ឌ

LEPIHAN III

ប្រតិបត្តិការបញ្ជាក់នីតិវិធីនៃការងារធម្មនុញ្ញ

PRAWARTAKA PANYURATAN AWIG-AWIG DESA ADAT ANGKAH

- ហា. បម្រុងគ្រឹះ : ហិរញ្ញវត្ថុ
  - ha. Pamucuk : I Ketut Surlipta
  - គា. បម្រុងគ្រឹះ : ហិរញ្ញវត្ថុ
  - na. Patajuh I : I Nyoman Suyadnya
  - សា. បម្រុងគ្រឹះ : ហិរញ្ញវត្ថុ
  - ca. Patajuh II : I Nyoman Sunarta
  - រា. បញ្ជាក់នីតិវិធី : ហិរញ្ញវត្ថុ
  - ra. Panyarikan I : Gede Cahya Aryadiputra
  - គា. បញ្ជាក់នីតិវិធី : ហិរញ្ញវត្ថុ
  - ka. Panyarikan II : Gede Soken Bandana
  - គា. បញ្ជាក់នីតិវិធី : ហិរញ្ញវត្ថុ
  - da. Widang Parahyangan : ហិរញ្ញវត្ថុ
1. I Made Satria Wira Dharma
  2. Drs. I Nengah Tantrawan
  3. I Made Arsianta
  4. I Made Adi Susila Putra Adnyana
- 
- ហា. បញ្ជាក់នីតិវិធី : ហិរញ្ញវត្ថុ
  - ta. Widang Pawongan : ហិរញ្ញវត្ថុ
1. Dr. I Wayan Suarya

၁။ ကဏ္ဍ

ဤ ဂုဏ်သိက္ခာ ဟိတယန္တရီ

၂. Drs. I Wayan Darmadi

ဤ ဟိတဂုဏ်သိက္ခာ

၃. I Made Karmayanta

၃။ ဟိတယန္တရီ

၄. I Wayan Supriatna

၁။ ဝိသေသဗဟိ

sa. Widang Palemahan

၂။

၃။

ဤ ဟိတဂုဏ်သိက္ခာ

၁. I Ketut Budiarta

ဤ ဟိတဂုဏ်သိက္ခာ

၂. I Ketut Suirta

ဤ ဟိတဂုဏ်သိက္ခာ

၃. I Komang Susila Adi Putra

၃။ ဟိတဂုဏ်သိက္ခာ

၄. I Made Widarma